

စစ်ကုပ်းမင်း(မင်းနှစ်းစည်)ချောင်းများမှ အတိမာန်အပွဲ့များ

ခင်ဆွေမြင့်*

ဓာတေမီးအကျဉ်း

ဤစာတမ်းသည် ကုန်းဘာဝ်ခေတ်တွင် မင်းနှစ်းစည်(စစ်ကုပ်းမင်း)အတွက် တွင်းသင်းတိုက်ဝန် မဟာစည်သူ ရေးဖွဲ့ခဲ့သော ကျက်သရေဆွန်းဖူးချင်းနှင့် ရွှေတိုက်စိုး ဦးတိုး ရေးဖွဲ့ခဲ့သော မဂ်လာ မှောင်ခြေချို့ချင်းတို့မှ အတိမာန် ဖြစ်စေသော တိုက်ပဲအဖွဲ့များကို လေ့လာတင်ပြထားခြင်း ဖြစ်သည်။ ဤစာတမ်းတွင် အတိမာန်ဖြစ်စေသော တိုက်ပဲအောင်ပဲများကို ဖော်ထုတ်တင်ပြုး၊ ထိအဖွဲ့များက မင်းသားလေးနှင့် ချောင်းပတ်ရှုကြားနာရုံးများအား အတိမာန်ဖြစ်ပေါ်စေပုံကို လေ့လာတင်ပြထားသည်။ ချောင်းအဖွဲ့ခံ မင်းသားလေးအား မင်းကောင်းမင်းမြတ် ဖြစ်အောင် ကြိုးစားစေချင်သော စေတနာကို အခြေခံကာ ရေးဖွဲ့ကြသော စာဆို (၂)ဦး၏ တင်ပြပုံကို လေ့လာပါမည်။

သေးသုတေသန်း၊ - အတိမာန်၊ ချောင်း၊ တိုက်ပဲ

နိဒါန်း

မြန်မာစာပေသမိုင်းတွင် ပျို့၊ မော်ကွန်း၊ ချောင်း ဟူသော စာပေအဖွဲ့များသည် ဂန္ဓိဝင်စာပေများ ဖြစ်ကြသည်။ ဂန္ဓိဝင်စာပေအဖွဲ့များအနက် ချောင်းကဗျာသည် မျိုးချိစိတ်စာတ်ကို လုံးဆော်သည်။ အတိသွေးအတိမာန်ကို ဖော်ညွှန်းသည့် ရသာမြောက်စာပေအဖွဲ့ ဖြစ်သည်။ ရှင်ဘုရင်တို့၏ သားတော်၊ သမီးတော်၊ မေးတော်၊ မြစ်တော်များ၊ ပုံခက်တင်မဂ်လာအခမ်းအနားတွင် သီဆိုရသော နှစ်းတွင်း ထယ်ချင်း၊ နှစ်းတွင်းပုံခက်လွှာသီချင်း ဖြစ်သည်။ ချောင်းကဗျာသည် အတိမာန်ကို တက်ကွဲစေသော အမျိုးသားရေးဆိုင်ရာ တေးကဗျာမျိုး ဖြစ်သည်။ ချောင်းကဗျာများကို နှစ်းတွင်း စာဆိုကျော်များ၊ နှစ်းစလေ့နှင့် ရင်နှီးကျေမးဝင်စေသော စာဆိုကျော်များ ရေးဖွဲ့ခဲ့ကြသည်။ ချောင်းကဗျာသည် ဇကာရန္တနှင့် အစချို့ပြီး ဇကာရန္တနှင့် အဆုံးသတ်၍ သာယာနာပျော်ဖွယ် ဖြစ်သည်။ ဖျော်ဖြေခံရသူနှင့် ပတ်ဝန်းကျင်ရှိကြားနာရသူတို့ကို အတိမာန် နိုးကြားစေပါသည်။ ချောင်းကဗျာသည် ထိုးနှစ်းဝန်းကျင် အခြေခံပြီး ပေါ်ပေါက်သော စာပေဖြစ်၍ ပဒေသရာ၏ခေတ် ကုန်ဆုံးသွားသောအခါ တိမ်မြှုပ် ခဲ့ပါသည်။

* ဒေါက်တာ၊ တွဲဖက်ပါမောက္ဌ၊ မြန်မာစာတွောန၊ ရန်ကုန်အရှေ့ပိုင်းတဗ္ဗာသို့လ်

ဤစာတမ်းတွင် စစ်ကိုင်းမင်း(မင်းနှစ်းစည်) ဧရာဝဏ်ဖြစ်သော တွင်းသင်း
တိုက်ဝန် မဟာစည်သူ၏ ကျက်သရေ့ဗုံးချို့ချင်းနှင့် ဦးတိုး၏ မဂ်လာမောင်ခြေခီ
ဧရာဝဏ်တို့မှ ဘတိမာန်ဖြစ်စေသော တိုက်ပဲအဖွဲ့များကို လေ့လာတင်ပြပါမည်။

စစ်ကိုင်းမင်း(မင်းနှစ်းစည်)၏ အထူးဖွေ့ကြိုး

ဧရာဝဏ်အဖွဲ့ခံ စစ်ကိုင်းမင်း(မင်းနှစ်းစည်)သည် သက္ကရာဇ် ၁၁၄၃ (အေဒီ
၁၇၈၂)တွင် နှစ်းတက်သော ဘိုးတော်ဘုရား(ဗုဒ္ဓမင်း)၏ မြေးတော် ဖြစ်သည်။
ဗုဒ္ဓမင်း၏ မြောက်နှစ်းမိဖုရား သီရိမဟာစနුဘဒေဝေါဘုတ် ဖွားမြင်သည့် သားကြီး
ရွှေတောင်မင်းသတိုးမင်းမွေ့ရာဇာ(အိမ်ရွှေ့မင်း)နှင့် ဗုဒ္ဓမင်း၏ တောင်နှစ်းမိဖုရား
သီရိပဝရမဟာမဂ်လာရတနာဒေဝေါမှ ဖွားမြင်သော သမီးတော် တောင်တွင်းကြီးမြှုံးစား
သီရိမဟာတိလောကရတနာဒေဝေါမင်းသမီးတို့မှ ဖွားမြင်သော သားကြီး ဖြစ်သည်။
သက္ကရာဇ် ၁၁၄၆ ခု၊ ဝါခေါင်လဆန်း (၇) ရက်၊ သောကြာနေ့ (၂၃၊ ဇူလိုင်၊ ၁၇၈၄)တွင်
ဖွားမြင်သည်။ သက္ကရာဇ် ၁၁၄၆ ခု၊ ဝါခေါင်လဆန်း (၁၄) ရက်၊ သောကြာနေ့တွင်
မြုပ်ခက်တင်သည်။ ဗုဒ္ဓမင်းက မဟာဇာယျပူးရ အမည်ရှိသော စစ်ကိုင်းမြှုံးကို မှန်းဖိုး
ပေးသည်။ ထို့ကြောင့် စစ်ကိုင်းမင်းဟု ခေါ်သည်။ ငယ်မည်မှာ မောင်နှစ်းစည်
ဖြစ်သည်။

သက္ကရာဇ် ၁၁၇၀ ခု၊ တန်ခူးလဆန်း (၁၄) ရက်၊ သောကြာနေ့ (၂၉၊ မတ်၊
၁၈၀၉)တွင် ခမည်းတော် အိမ်ရွှေ့မင်းနတ်ရွာစံ၍ ဗုဒ္ဓမင်းက မြေးတော် စစ်ကိုင်းမင်းသားကို
သက္ကရာဇ် ၁၁၇၀ ခု၊ တန်ခူးလပြည့်ကျော် (၇)ရက် (၆၊ ဧပြီ၊ ၁၈၀၉)တွင် အိမ်ရွှေ့မင်း
ပေးခဲ့သည်။ သက္ကရာဇ် ၁၁၈၁ (၅၊ ဧပြီ၊ ၁၈၁၉)တွင် ဗုဒ္ဓမင်းနတ်ရွာစံသောအခါ
စစ်ကိုင်းမင်းသား ထိုးနှစ်းဆက်ခံသည်။

စစ်ကိုင်းမင်းအုပ်ချုပ်စဉ် သက္ကရာဇ် ၁၁၈၅ (အေဒီ ၁၈၂၄)တွင် အက်လိပ်နှင့်
မြန်မာ ပထမစစ်ဖြစ်ပွားရာ မြန်မာတို့ စစ်ရုံးသဖြင့် အာသံ၊ ရခိုင်၊ တန်သံရှိကို
စစ်လျော်ကြေးနှင့်တကွ အက်လိပ်သို့ ပေးအပ်ရသည်။ စစ်ကိုင်းမင်းလက်ထက် ပြည့်ထဲ
ရေးရာတို့ကို မိဖုရားခေါင်ကြီးဖြစ်သူ မယ်နှန်း မောင်တော် စလင်းမင်းသားမောင်အို
တို့သာ ကြီးစိုးကွပ်ကနေလေသည်နှင့် တိုင်းပြည့်မငြိမ်မသက်ဖြစ်၍ သက္ကရာဇ် ၁၁၉၈
(အေဒီ ၁၈၃၇)တွင် ညီတော် သာယာဝတီမင်း ရွှေဘိုသို့ ထွက်ခွာပြီးနောက်
နောင်တော်တို့ ပုန်ကန်သည်။ စစ်ကိုင်းမင်း အရေးနိမ့်ကာ နှစ်းချွဲင်း ခံရသည်။
ညီတော်က ကောင်းစွာစောင့်ရှောက်ကြည့်ရှုထားစဉ် သက္ကရာဇ် ၁၂၀၈ ခု၊ (အေဒီ

၁၈၄၆)တွင် စစ်ကိုင်းမင်း နတ်ရွာစံသည်။ ထိုစစ်ကိုင်းမင်းသည် နောင်အခါ ဘကြီးတော်မင်းဟု အမည်တွင်သည်။

စစ်ကိုင်းမင်းလက်ထက်တွင် နိုင်ငံတော်အတွင်း ဆယ်ဖို့တစ်ဖို့ကောက်ခံသော အခွန်တော်ကို (၃)နှစ်တိုင်အောင် လွှတ်တော်မူသည်။ နိုင်ငံတော်အတွင်းရှိ ဆရာတော် များကို ဘွဲ့တံဆိပ် လျှော့ခါန်းတော်မူသည်။ နိုင်ငံတော်အုပ်ချုပ်ရေးကိုလည်း အသစ် စည်းကြပ်စီမံတော်မူသည်။ တိုင်းသူပြည်သားတို့အား အေးချမ်းအောင်အုပ်ချုပ်ပြီး ဘာသာသာသနာကိုလည်း ချိုးပင့်တော်မူသည်။ ဘကြီးတော်လက်ထက်တွင် ရဟန်း ပညာရှိ၊ လုပ်ညာရှိတို့ ညီနှင့်တိုင်ပင်၍ မှန်နှင့်ရာဝောင်ကို ရေးသားစေသည်။ စစ်ကိုင်းမင်း(ဘကြီးတော်မင်း)သည် အမျိုး၊ ဘာသာ၊ သာသန၊ စာပေအကျိုးကို သယ်ပိုးထမ်းချက်သော မင်းကောင်းမင်းမြတ်တစ်ပါး ဖြစ်သည်။

၁။ ဓာတ္ထများ၏ ဘဝနှင့် ဓာပေ

ကုန်းဘောင်ခေတ်တွင် စစ်ကိုင်းမင်း(မင်းနှင့်စည်)အတွက် တွင်းသင်းတိုက်ဝန် မဟာစည်သူနှင့် ဦးတိုးတို့က ဧရာဝတီ(၂)စောင် ရေးစပ်ပါသည်။

၁၁။ တွင်းသင်းတိုက်ဝန် မဟာခဏ်သူ

မြန်မာစာပေသမိုင်းတွင် တွင်းသင်းတိုက်ဝန် မဟာစည်သူဘွဲ့ခံ တွင်းသင်းမင်းကြီး ဦးထွန်းညီသည် ထင်ရှားသည့် စာဆိုတော်ကြီးတစ်ဦး ဖြစ်သည်။ တွင်းသင်းမင်းကြီးကို ၁၀၈၈ ခုနှစ်တွင် အလုံဖြို့၊ စီရင်စု၊ မောင်းထောင်ရွာမ၊ မီးလောင်ကုန်းအရပ်တွင် ဖွားမြင်သည်။^၁ မိဘ(၂)ပါးအမည်များကို မတွေ့ရပါ။ ငယ်စဉ်ကပင် သာသနာဘောင်သို့ ဝင်ရောက်၍ စာပေပရိယတ္ထီများကို သင်အံဆည်းပူးခဲ့သည်။ ရဟန်းဘွဲ့မှာ ရှင်လက္ဌသာရ ဖြစ်သည်။

ရှင်လက္ဌသာရသည် ဟံသာဝတီရောက် မင်းတရားကြီးလက်ထက်တွင် ဧရာဝတီကျောင်း (ဧရာဝတီကန်ရွာ)၏ ပညာဆည်းပူးခဲ့သည်။ ရဟန်းဝါ အတော်အသင့် ရသောအခါ မောင်းထောင်ရွာ၏ ကျောင်းထိုင်ကာ စာပေများကို တပည့်များအား ပို့ချပေးခဲ့သည်။ ရဟန်းဘဝနှင့်ပင် စန်ဓမ္မသတ်၊ ဧရာဝတီကျောင်းလက္ဌ၊ ငါးရုံမင်းပျို့၊ မှုဒ္ဒေလက္ဌတာပျို့၊ မဟောကျေးစေခန်းနှင့် ပိုသဇ္ဇားပို့တစ်ဖွဲ့နဲ့ ခဲ့သည်။

^၁ ဘသောင်း၊ မိုလ်များ၊ ၁၉၇၁၊ ၂၃၅။

အလောင်းမင်းတရား ရတနာသိယ်ကုန်းဘောင်မြို့တွင် ထိုးနှစ်းစိုက်ထူးသောအခါ လူထွက်ပြီး ဘုန်းတော်ရိပ်ကို ခိုလှုံသည်။ အလောင်းမင်းတရားသည် သားတော် ဗုဒ္ဓမြို့စားထံတွင် ဆရာအဖြစ် ထမ်းချက်စေခဲ့သည်။ ထိုအခါ ဆရာကြီးဦးထွန်းညီဟု တွင်ခဲ့သည်။ ဗုဒ္ဓမင်း အထွတ်အမြတ်သို့ ရောက်သောအခါ ဦးထွန်းညီအား ရေးဦးစွာ မဟာသခံယာဘွဲ့ပေးအပ်၍ ကျိုဝန်ခန့်ထား သူကောင်းပြုတော်မူသည်။ များမကြာမိ မဟာစည်သူဘွဲ့ဖြင့် တွင်းသင်းတို့က်ဝန်ရာထူးကို ရရှိခဲ့သည်။ ထိုစဉ်က ဗုဒ္ဓမင်း လေ့ကျက်တော်မူရန် မန်ရင်းဓမ္မသတ်လက္ာကို ရေးသားခဲ့သည်။ ပျို့များ၊ မော်ကွန်းများ၊ လူးတားများနှင့် ရတုများကိုလည်း ရေးသားခဲ့သည်။ ထို့ပြင် နှစ်းတွင်း၌ ခံစားရသော အမှုထမ်း အရာထမ်းများကို အပ်ချုပ်ရသည်။ ဘိုးတော်ဘုရား(ဗုဒ္ဓမင်း)၏ မင်းဆရာ ပညာရှိ မင်းတိုင်ပင်အမတ်ကြီး ဖြစ်သည်။ ရဟန်းသံယာလောကတွင် အတင်ဂိုဏ်း၊ အရုံဂိုဏ်းဟု ကွဲပြားနေသော ပြဿနာကို ပြေလည်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ ထို့ကြောင့် သံယာတိုင်းက ဦးထွန်းညီအား လေးစားကာ ကျမ်းတတ်ပုဂ္ဂိုလ်ဟု ယုံကြည်ကြသည်။

ဘိုးတော်ဘုရား(ဗုဒ္ဓမင်း)က ဦးထွန်းညီအား ယိုယွင်းပျက်စီးသော ကျောက်စာ များကို အသစ်ပြင်ဆင်ထဲလုပ်စိုက်ထူးရာတွင် ဦးစီးရန် တာဝန်ပေးခဲ့သည်။ ထိုအလုပ် ကပင် ဦးထွန်းညီအား ကျောက်စာများကို လေ့လာဖတ်ရှုစေနိုင်ခွင့် ရရှိစေခဲ့သည်။ ဦးထွန်းညီသည် ကျောက်စာပေါင်းများစွာကို ဖတ်မြတ်သောအခါ ရေးကရှိခဲ့သော ရာဇ်ဝကျမ်းများတွင် ဖော်ပြထားသော အချက်အလက် အကြောင်းအရာအချို့မှာ မပြည့်စုံမှုန်ကန်ကြောင်း တွေ့မြင်ခဲ့ရာ ပြည့်စုံမှုန်ကန်သည့် ရာဇ်သစ်တစ်စောင်ကို ရေးသားရန် ဆန္ဒပေါ်ပေါက်ခဲ့သည်။ ထိုအခါ တွင်းသင်းမဟာရာဇ်ဝသစ်ကို ရေးသား ခဲ့သည်။

တွင်းသင်းမင်းကြီးအား ပုခန်းမင်းကြီး သတိုးသီရိမဟာဥစ္စနာ မရှိလျင် ပုခန်းဝန်ကြီးနေရာ ခန့်အပ်ခံရကာ ယွန်းသုံးဆက်အိမ်၊ ပတ္တုမြှေးသုံးရစ်စီးတောင်ရွေး များကို သနားတော်မူခြင်း ခံရသည်။ အိုမင်းမစွမ်းရှိသည့်ကာလ တံခါးနီအထိ ပေါင်းယာဉ်စီး၍ ဝင်ရသည်။ တွင်းသင်းမင်းကြီးသည် ဘိုးတော်ဘုရား(ဗုဒ္ဓမင်း) မင်းကွန်းနှစ်းတော် စံတော်မူခိုက် အမှုတော်ကို နောက်တော်ပါ ထမ်းချက်လျက် မင်းကွန်းအရပ်တွင် အိုမင်းသောရောဂါဖြင့် အနိစ္စရောက်သည်။ စာဆိုတော်များ အတ္ထပ္တ္ထတွင် နေကပျို့နိုင်းကို ကိုးကားသော သတ္တရာဇ် ၁၁၆၈ ခု၊ တော်သလင်းလ၊ မင်းကြီးအသက်(၈၀)ပြည့်ပြီး ထိုနှစ် (သို့မဟုတ်) နောက်နှစ် နှစ်ဦးခန့်လောက်တွင် အနိစ္စရောက်သည်ဟု ထင်မြှင်ကြောင်း ပြဆိုထားသည်။ အမိန့်တော်အရ အလောင်းကို ထိုးဖြူမိုးကာ သန့်လျင်းနှင့် တင်ဆောင်ကာ သြို့ဟ်ရသည်။

တွင်းသင်းမင်းကြီးသည် ငယ်စဉ်ကပင် လောကီစာပေ၊ လောကုတ္ထရာစာပေ များကို ဆည်းပူးခဲ့သည်။ ပါဌိုတော်၊ အငွေကထာ၊ ဋီကာ၊ ကျမ်းကန်အမျိုးမျိုးတို့ တွင်လည်း ကျမ်းကျင့်နှုန်းစပ်သူ ဖြစ်သည်။ တွင်းသင်းမင်းကြီးသည် ဓမ္မသတ်လက်းများ၊ ခွဲထားသတ်ပုံများ၊ ပျို့များ၊ မော်ကွန်းများ၊ လူးတားများ၊ မဟာရာဇ်ဝင်သစ်ကြီး၊ ပေါ်ရာဏာကထာကျမ်းနှင့် စစ်ကိုင်းရှိ အောင်မြေလောကစေတိကျောက်စာ စသည်တို့ကို ရေးသားခဲ့သည်။

တွင်းသင်းမင်းကြီး ရေးသားခဲ့သောစာများမှာ—

- (၁) မှုဒ္ဓလက္ခဏာပျို့
- (၂) ငါးရုံးမင်းပျို့
- (၃) ဧယာဒီသပျို့
- (၄) ဝေသာန္တရာပျို့
- (၅) ဘဏ္ဍာတိယပျို့
- (၆) ဝိဇရပျို့
- (၇) မဟာဇနကပျို့
- (၈) အာနန္ဒာဝိချင်းပျို့
- (၉) မဟော်ကျေးစေခန်းပျို့
- (၁၀) မဟော်မင်ခန်းပျို့
- (၁၁) ပုဂ္ဂိုလ်ရိုကဆင်တော်မော်ကွန်း
- (၁၂) ဝရသေတဂါရိဆင်တော်မော်ကွန်း
- (၁၃) အရေးတော်မော်ကွန်း
- (၁၄) မက်လာအောင်ပွဲရဲရည်တက်မော်ကွန်း
- (၁၅) အမရပူရမြို့တည်မော်ကွန်း
- (၁၆) မိတ္ထီလာကန်တော်ဘွဲ့မော်ကွန်း
- (၁၇) မျိုးတော်စဉ်ချင်း
- (၁၈) ဆင်ဖြူရှင်မယ်ချင်း

- (၁၉) ကျက်သရေညွန့်ဖူးချီမင်းနှစ်းစည်းချင်း
- (၂၀) ဘဒ္ဒကမ္မာချီမင်းနှစ်းစည်းချင်း
- (၂၁) ရတုအမျိုးမျိုး
- (၂၂) တဏ္ဍာသို့လ်ဆရာတူးတေးထပ်
- (၂၃) ကြောက်ကြီးကိုးလုံးဆုံးမစာသံပေါက်
- (၂၄) တွင်းသင်းလူးတား
- (၂၅) တက်ရေး ၃၇ ချင်းလူးတား
- (၂၆) ဓားရေး ၃၇ ချင်းလူးတား
- (၂၇) တွင်းသင်းပေါရာဏာကထာ
- (၂၈) ဝဘဇ္ဇာပိတ္ထဲထား
- (၂၉) တွင်းသင်းသတ်ညွန့်းသစ်
- (၃၀) အသတ် ဖေါ်း၊ အစစ် ဖေါ်း၊ ပယ်ပုံစာတမ်း
- (၃၁) အသံကာရန် ငြေပါး၊ စပ်နည်း ငြေပါး
- (၃၂) မဟာပရမချို့ မန်ရင်းလက်ာ
- (၃၃) မဟာအစိန္တယျော်ချီမန်စမ္မာသတ် ရွှေမျဉ်းလက်ာ
- (၃၄) မနုဝဏ္ဏနာစမ္မာသတ်လက်ာ
- (၃၅) အာယုစိန္တာကျမ်း
- (၃၆) ဗြဟိုစိန္တာကျမ်း
- (၃၇) ကျောက်စာများ
- (၃၈) တွင်းသင်းမြန်မာရာဇ်ဝင်သစ်
- (၃၉) ဟံသာဝတီဆင်ဖြူရှင်အရေးတော်ပုံ
- (၄၀) အလောင်းဘုရားအရေးတော်ပုံ (အတို)
- (၄၁) အလောင်းဘုရားအရေးတော်ပုံ (အရှည်) တို့ဖြစ်သည်။

တွင်းသင်းမင်းကြီးသည် မြန်မာစာပေအတွက် အကျိုးများစေမည့် စာပေ မျိုးစုံကို ပြုစုရေးသားခဲ့သောကြောင့် မြန်မာစာပေလောကတွင် လေးစားတန်ဖိုးထား ထိုက်သော စာဆိုအဖြစ် ထင်ရှားခဲ့သည်။

၁၂။ ဦးတိုး

‘ရာမရကန်ဆရာကြီးဦးတိုး’ ဟူ၍လည်းကောင်း၊ ‘ဆောင်းပါးဆရာကြီးဦးတိုး’ ဟူ၍လည်းကောင်း၊ ‘ရွှေတိုက်စိုးဦးတိုး’ ဟူ၍လည်းကောင်း၊ မြန်မာစာပေနယ်ပယ် အတွင်းတွင် ယခုတိုင် ထင်ရှားကျော်စောလျက်ရှိသူမှာ သဏ္ဌာန် ၁၁၁၃ ခုနှစ်ဖွား ရွှေဘိုမြို့အနောက် ခရီးတစ်တိုင်ကွာ ဆီးတောရာဇာတိ ဖြစ်လေသည်။

စာပေကျမ်းကန်တတ်မြောက်အောင် သင်ကြား၍ ရဟန်းပြုသည်။ သဏ္ဌာန် ၁၁၂၅ ခုနှစ်တွင် နှစ်းတက်တော်မူသော ဆင်ဖြူရှင်မင်းတရားကြီးလက်ထက်တော်နှင့် သဏ္ဌာန် ၁၁၃၈ ခုနှစ်တွင် နှစ်းတက်တော်မူသော စဉ်ကူးမင်းလက်ထက်တို့၏ ရတုံကဗျာ၊ သီချင်းများအပြင် ဆောင်းပါးစာအများကိုလည်း ရေးသားသည်။ ထိုအခါ ‘ဆောင်းပါးမောင်တိုး’ ဟူ၍ပင် တွင်၏။

သဏ္ဌာန် ၁၁၄၃ ခုနှစ်တွင် နှစ်းတက်မူသော ဘိုးတော်မင်းတရားကြီး လက်ထက်တော်တွင် သားတော်အိမ်ရှေ့မင်း၏ လက်သုံးကျွန်ုပ်ယုံအဖြစ်နှင့် ထမ်းချက်ရသည်။ ထိုစဉ်အခါ ‘မဂ်လာမှောင်န္တာ’ ချို့မြေးတော်စစ်ကိုင်းမင်းခချင်းကိုလည်း ဆိုသည်။ သဏ္ဌာန် ၁၁၄၆ ခုနှစ် အိမ်ရှေ့မိဖုရားက ရရှိပို့ဆုံး စစ်ချို့တော်မူသော အိမ်ရှေ့မင်းသားအားပေးရန် ကျေးစေရတုပိုဒ်စုံကိုလည်း ရေးသား ဆက်သရသည်။ အခြားသော ရတုကဗျာများနှင့် ရာမရကန်ကြီးကိုလည်း ထိုသဏ္ဌာန် ၁၁၄၆ ခုနှစ် အတွင်းမှာပင် အိမ်ရှေ့အရှင်နှစ်ပါးတို့၏ အမိန့်တော်နှင့် ရေးသည်။ ဤတွင်မှ အထူးနှစ်ခြိုက်အားရတော်မူသောကြောင့် ‘ပေါ်ကျော်သူ’ ဘွဲ့နှင့် သံတော်ဆင့်အရာ၊ ရွှေတိုက်စိုးအရာ ခန့်တော်မူခြင်း ခံရသည်။ ဤသို့အားဖြင့် သဏ္ဌာန် ၁၁၄၆ ခုနှစ်သည် မိမိ၏ အရှင်သခင်ဖြစ်တော်မူသော အိမ်ရှေ့ဘုရား ညောဝတီရရှိပြည်ကို တိုက်ခိုက် အောင်နိုင်သောနှစ်၊ မိမိကိုယ်တိုင်လည်း ‘ရာမရကန်ကြီးကို’ ရေးသားအောင်မြိုင်သော နှစ်၊ အိမ်ရှေ့အရှင်နှစ်ပါးက အားရတော်မူသောကြောင့် ‘ပေါ်ကျော်သူ’ ဘွဲ့နှင့် ရှေးဦးစွာ အိမ်ရှေ့သံတော်ဆင့်အရာ၊ နောက် အိမ်ရှေ့ရွှေတိုက်စိုးအရာ ခန့်တော်မူ အပ်ခြင်းခံရသောနှစ် ဖြစ်ခြင်းကြောင့် အသက်(၃၃)နှစ်မျှသာ ရှိသေးသော ဦးတိုး အတွက် နှစ်ထူးနှစ်မြတ်ဟု ဆိုထိုက်သည်။

ဤတွင် ဦးတိုး ရေးသားသော ‘ရှာမရကန်’ လာ ‘သဇ်ပန်း’ အချီးကို ကန့်လန့်တိုက်၍ လိုက်ဖျက်သောအနေနှင့် ဦးတိုးတို့နှင့် တစ်ခေတ်တည်း အပြိုင် ပေါ်ပေါက်သည့် စာဆိုတော်ဦးလန်းက ‘လက်ခုပ်ပွင့်’ အချီးဖြင့် ရကန်ဖျက်ရာ ရာမရကန်တစ်မျိုးကို ရေးသေးသည်။ သို့ရာတွင် ရကန်ဖျက်စီကုံးနေကြောင်း ဦးတိုး၏ အရှင်သခင်ဖြစ်တော်မူသော အိမ်ရှေ့ဘုရား ကြားသိတော်မူလေလျှင် ဦးလန်းကို ခေါ်တော်မူ၍ ‘မောင်မင်း၊ ငါရွှေတိုက်စိုးရေးသော ရာမရကန်ကို ဖျက်၍ ရေးသည်ဟု ကြားရသည်။ နောက်ကို ထပ်မံကြားရလျှင် မောင်မင်း ဟောသည့်ဓားကိုကြည့်’ ဟု မိန့်တော်မူသောကြောင့် တစ်ဝက်တစ်ပျက်နှင့်ပင် ရပ်၍ထားရသည်။

စာဆိုဦးတိုးသည် မိမိ၏ကျေးဇူးရှင် အိမ်ရှေ့မင်းသား(ရွှေတောင်မင်းသား)၏ သားကို မင်းကောင်းမင်းမြတ်တစ်ပါး ဖြစ်စေလို့မှာ၊ အိမ်ရှေ့မင်းကို ကျေးဇူးသိတတ်လို့မှာ စေတနာအရင်းခံဖြင့် ရှေးမင်းများ၏ ဆောင်ရွက်ချက်များကို ထည့်သွင်းဖွဲ့ဆိုထားသည်။ သို့သော် စာဆိုသည် ဤအချင်း၌ ရှေးမင်းများထဲမှ ချင်းအဖွဲ့ခံမင်းသားနှင့် အလှမ်းမဝေးလှသော မင်းသားလေး၏ ဘေးတော်၊ ဘိုးတော်၊ ခမည်းတော် စသော ကုန်းဘောင် မင်းဆက်များ၏ စွမ်းဆောင်ချက်များကို အလေးပေးရေးဖွဲ့ထားသည်။ ဤစာတမ်းတွင် ရှေးမြန်မာမင်းများ၏ စစ်ရေး၊ နိုင်ငံရေး၊ ဆောင်ရွက်ပုံ အဖွဲ့များကို ဖော်ထုတ်လေ့လာတင်ပြပါမည်။

၂။ ခစ်ကိုင်းမင်း(မင်းနှစ်းခည်)ချင်းများမှ ပေးသော ဇာတိမာန်

စစ်ကိုင်းမင်း(မင်းနှစ်းစည်)အတွက် ရေးဖွဲ့သော ချင်း (၅)စောင် တွေ့ရသည်။ တွင်းသင်းတိုက်ဝန် မဟာစည်သူ ရေးဖွဲ့သော ကျက်သရေညွှန်းဖူးချို့ချင်းနှင့် ဘဒ္ဒကမ္မာချို့ချင်း၊ ဦးတိုး၏ မဂ်လာမောင်ခြေချို့ချင်း၊ မိမိရားဝန်ဖော်သံ့ယာ သီရိနှစ်ကျော်ထင်ရေးသော ဉာဏ်လန်းမဂ်လာချို့ချင်း၊ အနောက်ဝန်သီရိစည်သူသံ့ယာ ရေးသားသော မဂ်လာအောင်မြေချို့ချင်းတို့ ဖြစ်သည်။ ထို့ချင်း (၅)စောင်မှ တွင်းသင်းတိုက်ဝန် မဟာစည်သူ ရေးဖွဲ့သော ကျက်သရေညွှန်းဖူးချို့ချင်းနှင့် ဦးတိုး ရေးဖွဲ့သော မဂ်လာမောင်ခြေချို့ချင်းတို့မှ ဇာတိမာန်ကို ဖြစ်ပေါ်စေသော တိုက်ပွဲအောင်ပွဲအဖွဲ့များကို တွေ့ရသည်။ စာဆို(၂)ဦး၏ မတူသော အတွေးများဖြင့် ရေးဖွဲ့ကြသော ချင်းများမှ တိုက်ပွဲအောင်ပွဲအဖွဲ့များက ချင်းအဖွဲ့ခံမင်းသားနှင့် ချင်းဖတ်ရှုသူအပေါင်းကို ဇာတိမာန် ဖြစ်ပေါ်စေသည်။ မင်းသားလေး၏ ဘေးတော်ဘိုးတော်တို့၏ တိုက်ပွဲအောင်ပွဲအဖွဲ့များသည် ဇာတိမာန်စိတ် နိုးကြားတက်ကြ စေသော အဖွဲ့များ ဖြစ်သည်။

‘ဘတိမာန်’ ဟူသည် ဘတိနှင့်မာန ဟူသော ပါဋ္ဌစကားလုံး(၂)ခုကို ပေါင်းစပ် ထားခြင်း ဖြစ်သည်။ ပါဋ္ဌ-မြန်မာ အဘိဓာန်၏ ‘ဘတိ’ကို-

“မွေးဖွားခြင်း၊ ဖြစ်ခြင်း၊ ပဋိသန္ဓာနခြင်း၊ အမျိုး၊ ခန္ဓာအစဉ်”^၁

ဟူ၍ ဖွင့်သည်။ မာနကို-

“ထောင်လွှားခြင်း၊ တက်ကြခြင်း၊ မိမိကိုယ်သာမြတ်သည်ဟု မှတ်တမ်းတင်ခြင်း၊ မာန်မူခြင်း၊ မြတ်နီးခြင်း၊ ပူဇော်ခြင်း”^၂

ဟု ဖွင့်သည်။ မြန်မာအဘိဓာန်အကျဉ်းချုပ်၊ အတွဲ(၂)၌-

“အမျိုးအနွယ်ကိုစွဲ၍ စိတ်နေမြင့်မားခြင်း၊ အမျိုးသားစိတ်”^၃

ဟုဖွင့်သည်။ ဘတိမာန ဟူသည် မိမိလူမျိုး၊ မိမိနိုင်ငံအပေါ် မြတ်နီးဂုဏ်ယူခြင်း ဖြစ်သည်။ ချောင်းကဗျာများတွင် ချောင်းအဖွဲ့ခံမင်းသားလေး မိမိ၏ အမျိုးနွယ် ဘေးဘိုး တို့အပေါ် အားကျေဂုဏ်ယူပြီး ကြိုးစားလိုစိတ်ပေါ်လာအောင် ရေးဖွဲ့ရသောကြောင့် ဘတိမာန်စိတ်ကို ချောင်း၊ စာပေအဖွဲ့က အများဆုံး ပေးနိုင်ပါသည်။ ဤချောင်း(၂)ထောင်လုံးတွင် ဘတိမာန်စိတ်ကို ဖြစ်ပေါ်သေသာ ဘေးတော် ဘိုးတော်တို့၏ ဂုဏ်ယူဖွယ် တိုက်ပွဲ အောင်ပွဲအဖွဲ့များကို တွေ့ရသည်။

၂၁။ ကျက်သမရည့်နှုံးချီးချွင်းမှ တိုက်ပွဲအဖွဲ့များ

တွင်းသင်းတိုက်ဝန် မဟာစည်သူ၏ ကျက်သရေည့်နှုံးချီးချွင်းတွင် သံတိုင် (၃၃)ပိုဒ်၊ သံပေါက် အပိုဒ်(၂၀) ပါဝင်သည်။ ပိုဒ်ရေ(၁၃)မှ ပိုဒ်ရေ(၁၇)အထိသည် မင်းသားလေး၏ ဘေးတော် အလောင်းမင်းတရား၏ တိုင်းပြည်ထူထောင်ပုံ၊ မြန်မာပြည်ကို စုစည်းသိမ်းသွင်းပုံ တိုက်ပွဲအဖွဲ့များကို တွေ့ရသည်။

ချောင်း(၂)ထောင်လုံးတွင် မင်းသားလေး၏ ဘေးတော် အလောင်းမင်းတရား၏ မြန်မာနိုင်ငံကို စုစည်းသိမ်းသွင်းပုံ တိုက်ပွဲအဖွဲ့များကို တွေ့ရသည်။

မင်းသားလေး၏ ဘေးတော် အလောင်းမင်းတရားသည် စစ်ရေးစွမ်းရည် ထက်မြှက်သော မင်းဖြစ်သည်။ မြန်မာနိုင်ငံကို စုစည်းနိုင်ပြီး ကုန်းဘောင်မင်းဆက်ကို ထူထောင်နိုင်ခဲ့သည်။ (၁၁၁၃)နှစ် ဟံသာဝတီမြန်မင်းက အင်းဝကို တိုက်ခိုက်

^၁ ဟုတ်စိန်၊ ဦး၊ ၁၉၉၉၊ ၄၁၁။

^၂ ဟုတ်စိန်၊ ဦး၊ ၁၉၉၉၊ ၇၇၁။

^၃ မြန်မာအဘိဓာန်(၂)၊ ၁၉၉၈၊ ၄၆။

သိမ်းယဉ်ပြီး ညောင်ရမ်းမင်း (၁၁)ဆက်မြောက် မဟာဓမ္မရာဇာမိပတိကို ပံ့သာဝတီသို့ ခေါ်ဆောင်ခဲ့သည်။ မြန်မာနိုင်ငံနေရာအနဲ့၌ မွန်မင်း၏ လက်နက်နိုင်ငံ ဖြစ်ခဲ့သည်။ အလောင်းမင်းတရားသည် မှဆိုးဖို့ရာကို ထန်းလုံးတပ်တည်ကာ လက်နက်လူသူ စုဆောင်းခဲ့သည်။ ထို့နောက် မင်းအဖြစ်ခံယဉ်ကာ မှဆိုးဖို့ကို ခံတပ်ပြု၍ စစ်ဆင် ခဲ့သည်။ မွန်တို့က အငြှုံးမပြုဘဲ အလောင်းမင်းတရား၏ခံတပ်ကို ဝန်းရုပိတ်ဆိုး တိုက်ခိုက်ခဲ့သည်။ အလောင်းမင်းတရားက ဖြူပတ်လည်၌ လက်နက်လေးမြားတို့ဖြင့် ခုခံတိုက်ခိုက်ရာ၊ ရန်သူတပ် ပျက်စီးပြီး၊ လေးမြား၊ စား၊ လုံလက်နက်များကို စွန်း၍ ပြေးကြသည်။ ရန်သူတို့မြေပေါ်တွင် အတုံးအရုံး သေကြေပျက်စီးခဲ့ကာ သွေးချောင်း စီးခဲ့ပြီး ရန်သူကို အောင်မြင်ခဲ့သည်။ ဤသည်ကို-

“သခင်ဘေးတော် မင်းမြတ်ကျော်လျှင်၊ မမြော်ဘူးအောင် ပြည်ကြီး
ထောင်၍၊ ကုန်းဘောင်ရတနာ၊ သိပ်းသမိုက်၊ ရွှေတို့တိုက်က၊
သိမ်းပိုက်မကြောင်း၊ လက်နက်သွင်းလျက်၊ ကျွန်းတွင်းမွေးချောက်၊
ထိုးဆောက်နှစ်းတည်၊ ရာတစ်ပြည်ကို၊ လွှဲသည်ဖြတ်ပိုင်း၊
ယဉ်မည်သိုင်းသော်၊ တပိုင်း၌ မျက်မှုမပြေ၊ ဖြူရွှေမြေဝယ်၊
စစ်ခြေခံနက်၊ မြေကွဲအက်မျှ၊ ပက်ရှက်ဆီးဆို့၊ အစိုးစိုးလျှင်၊
ရွှေမြို့ပတ်လည်၊ ရန်သတ်သည်ကို၊ စက်ခြည်ရှန်း-ရှန်း
ကျောက်သံမွန်း၍၊ ဖြန်းဖြန်းရက်ရက်၊ တိုက်လွင့်ဖျက်ကာ၊ လက်နက်
လေးမြား၊ လုံးခုံးပစ်စွာ့၊ အရှန်များမြောင်၊ သူကောင်းခပင်း၊
တုံးလုံးခင်းလျက် မနှင့်းကျော်ကောင်း၊ တာသောင်းလောက်စင်
သွေးချောင်းမြင်သည်”^{၁၃} ပိုဒ်(၁၃)

ဟူ၍ ဖွဲ့ပြခဲ့သည်။ တိုက်ခိုက်မှုစွမ်းရည်၊ စီမံခန့်ခွဲမှုစွမ်းရည် မြင့်မားသော
အလောင်းမင်းတရား၏ တိုက်ပွဲအောင်မြင်မှုမှတဆင့် အားကျော်ယူစိတ် ဖြစ်ပေါ်
စေသည်။

အလောင်းမင်းတရားသည် ရေလမ်းမှနေ၍ ပဲခူးအထိ ရေကြောင်းတိုက်ပွဲဝင်ပုံ၊
တိုက်ပွဲမြင်ကွင်းကို-

“မြစ်ဝကျယ်ထက်၊ သုံးဆယ်လျေသင်း၊ လောင်းတက်စင်းနှင့်၊
သူချင်းတို့ချင်း၊ သိမ်းကာနင်းလျက်၊ အပြင်းတိုးဆုတ်၊ ထိုးခုတ်
ရိုက်နှက်၊ ကြည်းထက်အချို့၊ ရေသို့ပြေးဆင်း၊ ခြင်းခြင်းသွေးညွှှိုး၊

^{၁၃} တင်းဦး၊ ဦး။ ၁၉၆၁။ ၂၁၁။

မြစ်လုံးနီမျှ၊ ယဉ်သီတာအောင်၊ သူကောင်ပေါ်လော၊ ကျွန်းထင်းမျောသို့၊ သောသောထပ်ရှိ၊ လိုက်ကာဖြောက်၊ လွတ်မိလွတ်ရာ၊ သူထက်ငါလျင်၊ လိပ်ပြာအသက်၊ စဉ်ထွက်မျောစုန်၊ လျှော်းသုန်သည်၊ ကြောက်တုန်တည်းဇားပြန်အေား”^{၁၁} ပိုဒ်(၁၄)

ဟု ရေးဖွဲ့ပြခဲ့သည်။ အလောင်းသူရား ဦးဆောင်သောတပ်ကြီးသည် ရေလမ်းမှု လျော့ဖောင်များဖြင့် မွန်တို့ကို တိုက်ခိုက်ရာ၊ ရန်သူတပ်နှင့် တပ်အချင်းချင်း ပူးကပ် မိသောအခါ အတင်းဝင်၍ စားလုံးမီးပေါက်သေနတ်တို့ဖြင့် တိုက်ခိုက်ကြပုံ၊ ရန်သူများ အကျေအဆုံးများပုံ၊ မြစ်အတွင်း၌ သွေးခြင်းခြင်းနီရဲနော်ပုံ၊ ရန်သူအလောင်းများ မြစ်ထဲတွင် ကျွန်းထင်းတုံးမျောသကဲ့သို့ ဖြစ်နေပုံကို မျက်စိတွင်မြင်လာအောင် ရေးဖွဲ့ထားသည်။ ဤအဖွဲ့၌ သင်း၊ စင်း၊ ချင်း၊ နင်း၊ ဟူသော အင်း-ကာရန်ကို ငှါးအထိ နင်းထပ်၍ယူသွားသောကြောင့် မဆုတ်မနစ် တိုက်ပွဲဝင်နေပုံ ထင်ရှားလာသည်။ သံပြင်းသံကြောင့် အကြောင်းအရာ ပိုမိုလေးနက်လာသည်။ ထိုးခုတ် ရိုက်နှက် ဟူသော ကြိယာလေးခုတဲ့တွင် ပထမကြိယာထက် ဒုတိယကြိယာက တတိယကြိယာထက် စတုထွေကြိယာက ပိုမိုပြင်းထန်ပြီး ခုတ်၊ ရှိက် ဟူသော သံပြုတ်သံ(၃)ခုကြောင့် ပြတ်ပြတ်သားသား အနိုင်ရလိုက်ပုံ ပါပြင်လာသည်။ ‘ကြည်း’၊ ‘ရေ’ ဟူသော နေရာပြုသသော အသုံးများကြောင့် မရှုမလှ ပြေးလွှားရပုံ ပေါ်လွင်စေသည်။ ‘ခြင်းခြင်း’၊ ‘မြစ်လုံးနီ’ ဟူသော ပမာဏပြုသသော၊ ‘ညီ’ ဟူသော အနံ့ ပြုသသော အသုံးများကြောင့် ရန်သူများ အကျေအဆုံးများပုံမှာ ထင်ရှုးလာသည်။ ထို့ကြောင့် အလောင်းမင်းတရားတပ်များ ရွပ်ရွပ်ချံချံတိုက်ပြီး အနိုင်ယူနိုင်သည့် တိုက်ပွဲမြင်ကွင်းသရုပ်သည် ပေါ်လွင်ပြီး ရရင့်ခြင်းဝီရရသကို ဖြစ်ပေါ်ခံစားရသည်။ မင်းသားလေးမှာလည်း ဘေးတော် အလောင်းမင်းတရား၏ စစ်ရေးစွမ်းဆောင်အောင်မြင်မှုကို သိမြင်ကာ အားကျဂုဏ်ယူစိတ် ဘတိမာန်စိတ်ကို ဖြစ်ပေါ်စေသည်။ စာဆိုသည် အလောင်းမင်းတရား၏အောင်ပွဲကို ဖော်ထုတ်ပြရနှုံး အလောင်းမင်းတရား၏ အားထုတ်မှုနှင့် ရန်သူဘက်မှ ဆုံးရှုံးမှုတို့ကို ယူဉ်တွဲဖွဲ့ဆိုခဲ့သည်။

အလောင်းမင်းတရားသည် မြန်မာပြည်အစွန်အဖျားအေး ပင်လယ်ကမ်းနားအေး သာမက၊ ရှမ်းပြည်၊ ယွန်းပြည်အထိ သာအာဏာ ဖြန်ကျက်နိုင်ပြီး စုစုပေါင်း နိုင်ခဲ့သည်။ ဤသည်ကို-

^{၁၁} တင်ညီး ဦး။ ၁၉၆၁။ ၂၁။

“မြန်ချွဲအစွန်း၊ ပင်လယ်ဝါးနှင့်၊ ရှမ်းယဉ်းတလွှား၊ စောဘွားစောက်၊
မကျိန်လွယ်ကူ၊ သိမ်းကျိုးယူ၍” ပိုဒ်(၁၅)

ဟူ၍ ရေကြောင်း၊ ကြည်းကြောင်း လက်နက်နိုင်ငံတော်ပမာဏအား ဖော်ပြခဲ့သည်။ အလောင်းမင်းတရားသည် ရဲစွမ်းသ္တာရှိရှိခြင်း၊ စီမံခန့်ခွဲမှုကောင်းမွန်ခြင်း၊ တိုက်ရည် ခိုက်ရည်ရှိခြင်းကြောင့်သာ ပြည်ပအထိ ဘုန်းတန်ခိုးဖြန့်ကျက်နိုင်ခြင်း ဖြစ်သည်။

အလောင်းမင်းတရားသည် ဟံသာဝတီပဲရူးကို အောင်မြင်ပြီးနောက် ကသည်း အေသသို့ သွားရောက်တိုက်ခိုက်ခဲ့သည်။ ဘေးတော် အလောင်းမင်းတရားသည် နှစ်တော်လတွင် လျေတပ်၊ ဆင်တပ်၊ မြင်းတပ်၊ ကြည်းတပ် အလုံးအရင်းဖြင့် ကသည်းအေသသို့ ချို့တက်ခဲ့သည်။ စစ်ချို့ရာလမ်းခရီးတွင် မိုးထိမြင့်မှားသော တိမ်နှင့် ထိစပ်မတတ်ရှိနေသော တောင်များ ရှိသည်။ ဝါးပင်နှယ်ပင်၊ ခြံပင်များ စည်းယှက် ထားသကဲ့သို့ ထူထပ်များပြားနေသည်။ ထို့ပြင် ရေနက်သောချောင်းများ ချောက်ကမ်းပါး များကို ဖြတ်သန်းခဲ့ရသည်။ ကသည်းအေသသို့ ရောက်သောအခါ သေနတ်စိန်ပြောင်း များဖြင့် တထောင်းထောင်းပစ်ခတ်ကြပုံ၊ လုံများကို ထိုးပစ်လွှာတ်နေပုံမှာ မိုးထစ်ချို့နှင့်သည်။ အလားဖြစ်၍ ကသည်းစောဘွားကြီး ကြောက်လန့်ပြီး ထွက်ပြီးရပုံကို-

“မိုးထက်တိမ်စပ်၊ ထိလုခပ်မျှ၊ တောင်ထပ်ဝါးရုံ၊ နှယ်ချုံကြိမ်ဉာဏ်၊ ခူးချွဲနှင့်ခက်သား၊ စည်းယှက်ထားရှိ၊ ဖဝါးချခက်၊ ချောင်းနက် ပမြောင်ဆီး၊ ခရီးတိုးကျပ်၊ ခံနှင့်ရပ်သား၊ တပ်အထောက်ထောက်၊ လမ်းတစ်လျောက်ကို၊ တိုက်ဖောက်ရွှေတ်ရွှေတ်၊ သေနတ်စိန်ပြောင်း၊ ထောင်းထောင်းဖြို့နှင့်၊ လုံရှင်ထိုးပစ်၊ မိုးထစ်သောလား၊ စောဘွားခွာရောင်၊ ချင်းတောင်ပြီးတက်၊ ကိုယ်လွှာတ်ထွက်ရှိ၊ ချစ်သက်စုထား၊ သားမယားနှင့် ဆေးဝါးကုန်အောင်၊ ကြွင်းမဲ့ ဆောင်သည်။” ပိုဒ်(၁၆)

ဟူ၍ မြန်မာစစ်သည်တို့၏ စစ်ချို့ခရီးကြမ်း၊ ရန်သူတို့၏ အရှုံးကို တွဲစပ်ဖော်ပြ ရေးဖွဲ့ ခဲ့သည်။ ထောင်းထောင်း ဟူသော ကြိယာဝိသေသနအသုံးကြောင့် လည်းကောင်း၊ မိုးထစ်သောလား ဟူသော ဥပမာပေးအဖွဲ့ကြောင့် လည်းကောင်း၊ တိုက်ပွဲပြင်းထန်ပုံမှာ ထင်ရှားလာသည်။ တိုက်ပွဲမြင်ကွင်းကို မြင်ယောင်စေသော သရှုပ်ဖော်အဖွဲ့ကောင်း ဖြစ်သည်။ အလောင်းမင်းတရား ကသည်းအေသသို့ စစ်ချို့ရာအချိန်အခါသည် နတ်တော်လ ဖြစ်ကြောင်း ကာလအေသနာက်ခံအဖွဲ့ဖြင့် ပြဆိုထားသည်။

^၁ တင်းဦး၊ ဦး။ ၁၉၆၁။ JJ။

^၂ တင်းဦး၊ ဦး။ ၁၉၆၁။ ၆။

ရာသီဉာဏ်များအေးသော ဆောင်းတွင်းကာလည် ဝေးလံပြီး သွားလာရ ခက်ခဲသော ကသည်းအသို့ စစ်ချိတိက်ခိုက်အောင်မြင်ပုံသည် မင်းသားလေး အတွက် ဘေးတော် အလောင်းမင်းတရားအပေါ် အားကျစိတ်၊ ဂုဏ်ယူစိတ်ကို ဖြစ်ပေါ်စေသော ကတိမှန်အဖွဲ့ ဖြစ်သည်။

ဘေးတော်အလောင်းမင်းတရားသည် ယိုးဒယားအသေအထိ စစ်မျက်နှာဖြန့်ကျက် နိုင်ခဲ့သည်။ အလောင်းမင်းတရား ယိုးဒယားမြေပေါ်သို့ ခြေတော်ချလိုက်သည်နှင့် တစ်ပြိုင်နက် ရန်သူများသည် ကြောက်ချုံထိတ်လန်းစိုးရိမ်မှုများဖြင့် လက်လွတ် ထွက်ပြီးကြရသည်။ ဤသည်ကို-

“တန်ခိုးဖြန့်ကျက်၊ အာကာစက်ဖြင့်၊ လမ်းဆက်ဖြည်းညင်း၊ တွေ့င်းချင်းတည်း၊ ဖြည့်တင်းချိသား၊ ယိုးဒယားသို့၊ ဖဝါးချုနင်း၊ ရွှေစက်ချင်း၍၊ ရန်တင်းလွင့်ချောက်၊ ထုတ်ချင်းပေါက်က၊ ချုံကြောက်ထိတ်လန်း၊ စိုးရိမ်ရန်းလျက်”^၁ ပိုဒ်(၁၇)

ဟူ၍ ဖော်ပြခဲ့သည်။

စာဆိုသည် အလောင်းမင်းတရား၏ တိုက်ပွဲများကို ဖွဲ့ဆိုရာ ရေတပ်၊ ကြည်းတပ်စစ်ချိပုံး၊ စစ်ချိသောအချိန်ကာလ နေရာအသေများကို ထည့်သွင်းရေးဖွဲ့ထားသည်။ အလောင်းမင်းတရား၏ ပြည့်တွင်းပြည်ပ အောင်မြင်မှုတိုက်ပွဲများကို ဖွဲ့ဆိုပြီး၊ ဧရာဝတီးအဖွဲ့ခံမင်းသားလေး၊ အတုယူအားကျလာအောင် ရေးဖွဲ့ပြခြင်း ဖြစ်သည်။ ဘေးတော် အလောင်းမင်းတရားသည် ရဲစွမ်းသတ္တိပြည့်ဝြီး ဘုန်းတန်ခိုးကြီးမားသော မင်းသားလေးသိမြင်ပြီး၊ ကတိမှန်စိတ် ဖြစ်ပေါ်စေသည်။

၃။ ၂။ မဂ်လာမှုဗောင်ခြေချိချင်းမှ တိုက်ပွဲအဖွဲ့များ

ဦးတိုးရေးဖွဲ့သော မဂ်လာမှုဗောင်ခြေချိချင်းတွင် သတိပိုင် (၈၇)ပိုဒ်နှင့် သံပေါက် (၁၇)ပိုဒ် ပါဝင်သည်။ ချင်းအဖွဲ့ခံမင်းသားလေး၏ ဘေးတော် အလောင်းမင်းတရား၏ တိုက်ပွဲအောင်ပွဲများကို ပိုဒ်ရေး၏ ၁၇ မှ ၄၃ ထိ လည်းကောင်း၊ အလောင်းဘုရား၏ သားတော်ကြီးမင်း၏ တိုက်ပွဲအောင်ပွဲများကို ပိုဒ်ရေး၏ ၄၄ မှ ၄၆ ထိ လည်းကောင်း၊ အလောင်းတရား၏ သားတော်လတ် ဆင်ဖြူရှင်မင်း၏ အောင်ပွဲများကို ပိုဒ်ရေး၏ ၄၇ မှ ၅၁ ထိ လည်းကောင်း၊ သားတော်ငယ် ဘိုးတော်ဘုရား၏ တိုက်ပွဲအောင်ပွဲများကို ပိုဒ်ရေး၏ ၅၀ မှ ၇၀ ထိ လည်းကောင်း ပြဆိုခဲ့သည်။ ဤချင်း၌

^၁ တင်းဦး၊ ဦး၊ ၁၉၆၁။ ၆။

တိုက်ပွဲအောင်ပွဲများကို အစိကအသားပေး ရေးဖွဲ့ထားသည်။ ဦးတိုးသည် ဧချင်းအဖွဲ့ခံ မင်းသား၏ခမည်းတော် အီမဲရှေ့မင်းသားနှင့်အတူ တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်ရသူ ဖြစ်ခြင်း၊ ဧချင်းအဖွဲ့ခံ မင်းသားမှာ မိမိကို ချီးမြှေ့မြှေ့ကြောက်စားသောသူ၏ သား ဖြစ်နေခြင်း၊ စာဆိုကိုယ်တိုင်သည်လည်း မင်းသားလေးကို လက်ရုံးစွမ်းရသုံး ထက်မြေက်သူတစ်ဦး ဖြစ်စေလိုခြင်း စေတနာ ဆန္ဒတို့ကြောင့် တိုက်ပွဲအောင်ပွဲအဖွဲ့များမှတစ်ဆင့် မင်းသားလေးသည် မိမိ၏ ဘေးတော်၊ ဘုံးတော်၊ ခမည်းတော်တို့၏ အောင်ပွဲများကို သိမြင်အားကျ အတုယူ ဂဏ်ယလာအောင် ရေးဖွဲ့ထားသည်။

သလ္ဗရာ၏ ၁၁၁၃ ခုနှစ် ဟံသာဝတီမြန်မင်းက အင်းဝကို တိုက်ခိုက် သိမ်းယူခဲ့ပြီး၊ ပျောင်ရမ်း (၁၁)ဆက်မြောက် မဟာဓမ္မရာဇာခိုပတိကို ဟံသာဝတီသို့ ခေါ်ဆောင်ခဲ့သည်။ နေရာအနှစ် မွန်မင်း လက်နက်နိုင်ငံ ဖြစ်ခဲ့သည်။ အလောင်းမင်းတရားသည် မှန်းဖိုစွာကို ထန်းလုံးတပ်တည်ကာ လက်နက် လူသူ စဉ် စစ်ဆင်ခဲ့သည်။ အလောင်းမင်းတရားသည် ပဒေသရာ၏မြန်မာနိုင်ငံ အကွဲကွဲအပြားပြား ဖြစ်နေချိန်တွင် မှန်းဖိုစွာမှ ထန်းလုံးတပ်တည်ကာ အနိုင်အမာနေသော အလောင်းမင်းတရား သစ္စာမခံသဖြင့် မွန်တပ်များ အကြိမ်ကြိမ် လာရောက်တိုက်သည်။ အလောင်းမင်းတရား၏ခံစစ်ကို မခံနိုင်၍ ဆုတ်ခွာကြသည်။

အလောင်းမင်းတရားသည် အကွဲကွဲအပြားပြားဖြစ်နေသော မြန်မာအေသာများကို စုစည်းရန်အတွက် မွန်များကို တိုက်ခိုက်ရသည်။ မွန်တို့သည် အင်အားကြီးသည့် အတွက် မွန်တို့အင်အားလျော့ပါးရေရန် မွန်တို့ကိုသစ္စာခံပြီး အင်အားပုံပိုးပေးနေသော ခင်ဦးစား လကျုပျုချို့ချုပ်ညိုကို သစ္စာခံရန် စေလွှတ်သည်။ ခင်ဦးစားသည် သစ္စာ မခံဘဲ ရွှေဘုံသို့ ကျူးကျော်တိုက်ခိုက်သောအခါ အလောင်းမင်းတရား တိုက်ခိုက် နှုမ်နင်းပုံကို-

“ခင်ဦးတစ်ယောက်၊ မင်းမာန်ပေါက်၍၊ တစ်ယောက်ငါ့ပြင်၊ ဘယ်မှာမြင်အံ့၊ စစ်အကိုးလေး၊ စုံလင်ရေးနှင့်၊ ထက်သွေး စွယ်မြှေက်၊ ရက္ခိုက်ကုမ္ပဏီ၊ နှစ်တန်စိုးခွင်း၊ မြောက်ခွင်ရပ်နေ၊ ကုပောသား၊ ငါ့ကိုကားဟု၊ ပလွားမောက်မာ၊ ရဲရှပ်ဝါဖြင့်၊ လက်ယာပုံချို့၊ ရွှေဘုံဆီကို၊ မထိလေးစား ရှည်ထိပါးက၊ ဘုရား ဘေးတော်၊ လောင်းမဟောသို့၊ ကျူးကျော်ရွှေဥာဏ်၊ လွှင့်လိုက် လုန်သည်၊ မြန်မြန်တည့်ဆုတ်ပြေး၊ တုန်ကြောက်စ”^{၁၀} ပိုဒ်(၂၀)

^{၁၀} တင်ဦး၊ ဦး။ ၁၉၆၁။ ၅၅။

ဟု ဖွဲ့ပြခဲ့သည်။ ခင်္စားစားသည် လက်ရုံးစွမ်းရည် ထက်မြေက်သောကြောင့် မိမိကိုယ် မိမိ မင်းစိတ်မင်းမာန် ဝင်နေပုံ၊ စစ်အိုးလေးပါး ပြည့်စုံပုံ၊ နတ်ဘီလူးများကဲ့သို့ ရဲစိတ်ရဲမာန်အပြည့်ဖြင့် ချိလာပုံကိုပြပြီးမှ အလောင်းမင်းတရား၏ တပ်များက လိုက်လုပ်မှုများခဲ့ပုံကို ပြသည်။ ရန်သူ၏ အင်အားကြီးမားပုံကို ပြပြီးမှ အလောင်းမင်းတရား နိုင်ခဲ့ပုံကိုပြရာ အလောင်းမင်းတရား၏ စစ်ရေးစွမ်းရည်ထက်မြေက်မှုနှင့် စီမံခန့်ခွဲမှု ကောင်းမွန်ပုံကို ပိုမိုပေါ်လွင်စေသည်။ ရန်သူများ၏ စိတ်ခံစားမှုနှင့် ကြောက်ရုံး ဆုတ်ပြေးပုံ မြင်ကွင်းကို-

“မြန်မြန်တည့်ဆုတ်ပြေး၊ တန်ကြောက်”

ဟူသော အဖွဲ့များဖြင့် မြင်သာအောင် ပြခဲ့သည်။

ရာမညတိုင်းမှ တလိုင်း၊ မွန်များသည် အင်းဝကို သိမ်းပိုက်ပြီးနောက် အင်အား အလုံးအရင်းဖြင့် ရွှေဘိုသို့လာရောက်တိုက်ရာ အလောင်းမင်းတရားသည် သူရဲကောင်း ကျွန်ုတ်ရင်း (၆၈)ယောက်နှင့်အတူ မြင်းရည်တပ်ဖွဲ့ (၆၉)ဖွဲ့နှင့် ပြန်လည်နှစ်များအောင်မြင်ပုံကို-

“လက်ယုံလက်မြန်၊ စွမ်းသန်ကြီးအင်၊ ခြေလျင်ခြေကောင်း
သောင်းတပ်သိန်းတပ်၊ ဆင်ကြပ်ဆင်လိုက်၊ ဆောင်ရှိက်အပ်စည်း
မြင်းလည်းမြင်းရုံ၊ အောင်လုံခြုံတွေ့ချိန်၊ တံခွန်စိုက်ဝင်၊ လေးနှင့်
လုံစား၊ ဆေးတီးလုံလောက်၊ ပြောင်းမီးပေါက်တိ၊ အမြောက်
ထောင်ရာ၊ မိုလ်ပါပည်းသီး၊ ခေါဘဏ်းသေနှင့်၊ လုံးရင်းအင်ဖြင့်၊
ကောင်းကောင်အုန်းအုန်း၊ မြေမှုန်းထောင်းထောင်း၊ ပဲ့တင်ခြောင်းလျက်၊
မြေစောင်းလုမျှ၊ နိုင်နေကျဟု၊ ကြိမ်းပဟစ်ဆို၊ မြို့ရွှေဘိုကို၊
မိုလ်သချို့တပ်၊ ရာထောင်ထပ်၍၊ မလပ်ဝန်းခြံ၊ ပျားနှယ်
အုံသော်”^၁ ပိုဒ်(၂၂)

“ကိုယ်ယုံရဲဘော်၊ မျိုးတော်ကျွန်ုတ်စစ်၊ ခြောက်ကျိုပ်ရှစ်နှင့်၊ ဘိုးချစ်
ရှင်ဘ၊ တခကာတိ၊ သူရာတပ်ကို၊ သိကြားမြို့သို့၊ ခဲ့ပြုမြင်း
တိုက်လိုက်နှင့်က၊ မရှင်ကောင်သေ၊ အသချို့တိ”^၂ ပိုဒ်(၂၂)

ဟူ၍ ဖွဲ့ပြခဲ့သည်။

^၁ တင်းဦး၊ ဦး၊ ၁၉၆၁၊ ၅၆၆၁။

^၂ တင်းဦး၊ ဦး၊ ၁၉၆၁၊ ၅၆၆၁။

ရန်သူအင်အားကြီးမားပုံ၊ မြို့ကိုဝိုင်းပုံကို ‘ပျားအံ’ ကဲ့သို့ မြင်သာသော ဥပမာဖြင့် နှိုင်းပြခဲ့သည်။ အလောင်းမင်းတရားက မွန်တိုကိုနှိုင်ခဲ့ပုံကို သိကြားမင်းက အသူရာတပ်ကို နှိုင်ပုံဖြင့် သိမြင်လွယ်သော ဥပမာဖြင့် ခိုင်းနှိုင်းခဲ့သည်။ အင်အားကြီးမားသောရန်သူကို ရဲခဲ့ပုံ ပြန်လှန်တိုက်ခိုက်နှိုင်သော အလောင်းမင်းတရား၏ စစ်ရေးစွမ်းရည်ထက်မြက်မှုကို တွေ့မြင်နိုင်သည်။

အလောင်းမင်းတရားသည် ရွှေဘိုသို့ ဝန်းရုတိက်ခိုက်လာသော မွန်တပ်မှ အဲကံကောင်းနှင့် ဒေါ်ဗညားတပ်ကို နှိုင်ပုံ၊ ခင်ဦးစား၊ ကျွန်းတောစားနှင့် ဒေါ်စွယ်ရတို့ ချိတက်တိုက်ခိုက်မှုကိုလည်း အောင်မြင်ခဲ့ပုံကို-

“ဒေါ်ဗညားနှင့်၊ သေပါးနီးတောင်၊ အဲကန်ကောင်းတို့ ရွာမြောင် ဝန်းခွင့်၊ ရောက်ပြန်တင်က၊ ခုံမင်းစစ်တိုး၊ ရဲစွမ်းကိုးသည်၊ ရှင့်ဘိုးဘုန်းရောင်၊ နောင်တော်နောင်တို့ ထိန့်အောင်အဲခံ၊ သိန္ဓာ ပုံနှင့်၊ မြှမြှေ့သတပ်၊ လွန်စည်းကြပ်လည်း၊ ရွပ်ရွပ်ချင်းနင်း၊ ခဏ ချင်းတို့၊ ဘော်သင်းညီနောင်၊ ပွဲဦးအောင်၏”^၁ ပိုဒ်(၂၃)

“စိန်တောင်စိတ်တင်၊ သေသူရှင်သို့၊ မြောက်ခင်ဦးစား၊ ကျွန်းတော်သားနှင့်၊ သုံးပါးပေါင်းကြ၊ ဒေါ်စွယ်ရတို့၊ များလှတပ်ရန်၊ ချီလှာ ပြန်လည်း၊ လျင်မြန်ဘေးတော်၊ ကျွန်းရဲဘော်နှင့်၊ လူပေါ်မသား၊ နင်ဘက်လားဟု၊ လုံသွားချိဝင့်၊ မိန့်ကာလွှင့်၍”^၂ ပိုဒ်(၂၃)

ဟု ရေးဖွဲ့ခဲ့ပါသည်။ ရွပ်ရွပ်ချံချုံတိုက်နှိုင်သော အလောင်းမင်းတရား၏ စစ်ရေးစွမ်းရည်ထက်မြက်မှုကို တွေ့နိုင်သည်။

အင်အားအလုံးအရင်းနှင့် တည်တော်အရပ်၌ တပ်တည်ပြီး မှဆိုးဖိုကိုရအောင် တိုက်မည်ဟု ချိတက်လာသော ဗညားလဂ္ဂန်းအိန်တို့အား နှိမ်နင်းခဲ့ပုံကို-

“မိုလ်လျေားသိန်းစင်၊ များထောင်အင်နှင့်၊ နောက်ခွင်တကြား၊ ရပ်တည်တော်တွင်၊ ကျော်စောပြင်းရှိန်၊ လဂ္ဂန်းအိန်လည်း၊ ထိန်ထိန်လျှံလူ၊ ငတွင်ပူစိမ့်၊ အယူမယည်၊ ဗညားကျည်နှင့်၊ တွဲရည်ကြံစည်း၊ တပ်ကြီးတည်လျက်၊ လေပြည်မကွန်း၊ လင်းယည်တန်းသို့၊ အလန်းမာန်နှင့်၊ ရပ်ခံလင့်သော်၊ အရှင့်ဘိုးတော်၊ ပြောင်ဥပေါ်ထက်၊ ဇေယ်မက်လာ၊ စကြာလန်းပွင့်၊ ရွှေချမ်း

^၁ တင်ဦး၊ ဦး။ ၁၉၆၁။ ၅၆၆။

^၂ တင်ဦး၊ ဦး။ ၁၉၆၁။ ၅၆၆။

ဖွင့်က၊ လွတ်ခွင့်မဆိုင်း၊ မိမ္မားတိုင်းတည်၊ မြင်ရှိင်းကိုယ်နှင့်၊ သေကျေလွင့်၍”^၁ ပိုဒ်(၂၄)

ဟု ရေးဖွဲ့ပြခဲ့သည်။ ရန်သူများသည် အလောင်းမင်းတရားတပ်၏ တိုက်ခိုက်မှုကို မခံနိုင်ဘဲ အသက်လုပြေးရပုံကို ထင်ရှားမြင်သာအောင် ရေးဖွဲ့ပြခဲ့သည်။ တိုက်ခိုက်မှု စွမ်းရည်၊ စီမံခန့်ခွဲမှုစွမ်းရည် မြင့်မားသော အလောင်းမင်းတရား၏ စစ်ရေးဆောင်ရွက်ချက်ဖြစ်သည်။

အလောင်းမင်းတရားသည် ပြည်တွင်းမှ အင်အားစုစည်းချိန်တွင် ပြည်ပမှ ပေါ်ပေါက်လာသော ရန်သူများကိုလည်း အလွယ်တကူ ဖယ်ရှားနိုင်ခဲ့သည်။ တရာတ်ပြည်မှ ဦးတည်မင်း၏စစ်တပ်ကြီးကို အလောင်းမင်းတရား၏ ရဲစွမ်းသတ္တိဖြင့် ဖြောက်နိုင်ခဲ့သည်။ ရေမြေတောတောင်အနဲ့၊ ကျော်တော်မင်းဟု ကြားလိုက် သည်နှင့် တစ်ရာသောမင်းတို့ ကြောက်ချုံးကြသည့် စစ်တပ်ကြီးသည် အလောင်းမင်းတရား၏ ရဲစွမ်းသတ္တိနှင့်ဘုန်းတော်ကို ရင်မဆိုင်ရဲဘဲ ပြန်သွားရပုံကို-

“ပုံတင်ထစ်ချုန်း၊ မိုးသို့မှုန်းသည်၊ တောင်ကုန်းရေကြည်း၊ ယိုင်ညွတ်လည်မျှ၊ ကျော်သည်းဘုန်းတင်၊ ဦးတည်မင်းဟု၊ နားတွင်ကြားက၊ မင်းတစ်ရာတို့၊ လိပ်ပြာတုန်ယင်၊ ကြောက်ရည် ဝင်သည်၊ စိန်ခွင်စိုးယူ၊ သို့သည်သူက၊ လက်ဝဲလက်ယာ၊ ယူဇာနာ သုံးတွေ၊ ရှေ့နောက်ထပ်၊ လူချင်းကျပ်နှင့်၊ ရှစ်ရပ်မျာက်နာ၊ လုပ်ကြုံလာလည်း၊ ဘာသာပြန်နစ်၊ ရယ်ဘွယ်ဖြစ်၏”^၂ ပိုဒ်(၂၅)

ဟု ရေးဖွဲ့ပြခဲ့သည်။ ပြည်ပကျူးကျော်စစ်ကို ဖြောက်နိုင်သော အလောင်းမင်းတရား၏ ရဲစွမ်းသတ္တိနှင့်ဘုန်းတော်ကို မင်းသားလေးသိရှိပြီး ဘတိမာန်စိတ် ဖြစ်ပေါ်စေသည်။

ကျွေ့ဂုဏ္ဍာအိန်သည် စစ်ကူးမြို့ကျေးဆာပတ်လည်ရှိ မြန်မာမြို့ဆာများကို ဖျက်ဆီးကာ တောင်သုံးလုံးအရပ်ပြု တစ်ထိုးတစ်နှုန်း နေသည်။ အလောင်းမင်းတရားသည် သားကြီး နောင်တော်ကြီး၊ သားလတ် ဆင်ဖြူရှင်၊ သားငယ် ဘိုးတော်ဘုရားတို့ကို သွားရောက်နိုင်နင်းစေသည်။ ကျွေ့ဂုဏ္ဍာအိန်လည်း မြန်မာတပ်ကို မခုခံနိုင်ဘဲ လက်နက်လူသူအများ မြန်မာတို့ ရခဲ့သည်။ ဤသည်ကို-

“နှုတ်နှုန်းဝရဇီ်၊ ဂုဏ္ဍာအိန်လည်း၊ စိန်တစ်လုံးယောင်၊ အုတ်ဖို့တောင်ဆက်၊ နှုန်းဆောင်ရာနင်း၊ ကျွေ့တသင်းနှင့် မင်းတသီးမှာ၊

^၁ တင်းဦး၊ ဦး၊ ၁၉၆၁၊ ၅၇၃။

^၂ တင်းဦး၊ ဦး၊ ၁၉၆၁၊ ၅၇၃။

ပြသည့်ပူက၊ ကျိုက်ဆူရော်ကြည်း၊ တော်ရှိက်လည်းအောင်၊ ခမည်းတော်က၊ လောက်လူက္ဗုံး၊ နောင်လတ်နောင်ကြီး၊ ဘုန်းမီးလျှံ့ပြောင်၊ တောက်လောင်တော်၊ မင်းသုံးဘော်ကို၊ ဘေးတော်ရန်လှန်း၊ ချိုလေခန့်သော်၊ မတန်စခန်း၊ ချိုသိမ်းမြန်း၍၊ သံပန်းမြားမြောင်၊ လက်ဆောင်လက်နက်၊ ရွှေတော်ဆက်၏^{၁၁} ပိုဒ်(၂၇)

ဟု ဧချင်း၌ ရေးဖွံ့ဖြဲ့သည်။ အလောင်းမင်းတရားသည် ကိုယ်တိုင်လက်ရုံးစွမ်းအား ပြည့်စုံရုံမက သားတော်၊ ရဲမက်တော်များ၏ လက်ရုံးအားကိုပါ ပိုင်ဆိုင်ထားသူ ဖြစ်သည်။ စည်ရုံးရေးစွမ်းရည် ထက်မြေကြီး၊ စီမံခန့်ခွဲမှုကောင်းမွန်သူ ဖြစ်သည်။ အလောင်းမင်းတရားသည် အင်းဝမှာခြေကုပ်ယူကာ မွန်စစ်သူကြီး ငွေခွန်ဝန်နှင့် ဒေါ်ပညားတပ်များကို နှိမ်နှင့်ပြီး အင်းဝကို ပြန်လည်သိမ်းယူနိုင်ရန် သားတော် ဆင်ဖြူရှင်(သတိုးမင်းစော)ကို စေလွှာတဲ့သည်။ ဆင်ဖြူရှင်မင်းသည် နှိမ်နှင့်နှိမ်ခဲ့သည်။ ဤသည်ကို-

“နောင့်ယှက်ဆိုးဖြူရှုံး၊ ကိုယ်ရှုံးကိုယ်ကို၊ မလိုပူဆာ၊ ပျက်ကြောင်းရှာသည်၊ တိုင်းရာမည်၊ မင်းကခန်းရန်၊ ငွေခွန်ဝန်နှင့် မွန်တစ်မြို့စား၊ ဒေါ်ပညားတို့၊ တောင်ငါးမြစ်ယံ၊ မြို့မင်းခံဝယ်၊ ရပ်ခံကြားသော်၊ ဘေးစောကျော်လည်း၊ ဘိုးတော်ဘုန်းမောက်၊ နောင်ကြီးအောက်ကို၊ တန်းထောက်မတင်း၊ စေလိုက်လျှင်းက၊ နတ်မြင်းဝေလာ၊ အသုဇာနှင့်၊ ကြေညာတုန်းရှိက်၊ ယောက်ချင်းတိုက်သည်၊ နိုင်လိုက်တည့် ထွက်ပြီး၊ မြန်မနေး”^{၁၂} ပိုဒ်(၂၇)

ဟု ရေးဖွံ့ဖြဲ့သည်။ အလောင်းမင်းတရား၏ ဘုန်းကံကြီးမားမှာ၊ တိုက်ရည်ခိုက်ရည် မြင့်မားမှုကြောင့် အင်အားကြီးသော မွန်တို့သည် အင်းဝ၌ မခုခံနိုင်ဘဲ ဆုတ်ခွာ ထွက်ပြီးခဲ့ရသည်။ ဤဧချင်း၌ အလောင်းမင်းတရားသည် ကွွဲဂုဏ်အိန်ကို နှိမ်နှင့်ပုံး၊ အင်းဝကို အောင်မြင်ပုံများကို ထည့်သွင်းပြဆိုထားသော်လည်း တွင်းသင်းမင်းကြီးရေးဖွံ့သော ကျေက်သရော့ခုန်းဖူးချို့ချင်းတွင် ရေးဖွံ့မှု မရှိပေ။ အလောင်းမင်းတရား၏ ထင်ရှားသော တိုက်ပွဲများကို စာဆိုဦးတိုး ဖော်ပြရာ၌ အရင်ရေးသည်ဟု ယူဆရသော တွင်းသင်းမင်းကြီး၏ ဧချင်း၌ ဧချင်း၌ မပါသော တိုက်ပွဲများကို ဖြည့်စွက်ပြီး၊ မင်းသားလေး၏ ဘေးတော် အလောင်းမင်းတရား၏ စစ်ရေးစွမ်းဆောင်ချက်များ၊ စည်းရုံးရေး ဆောင်ရွက်ချက်များ၊ ဘုန်းတော်များ ပိုမိုပေါ်လွင်စေရန် ရေးဖွံ့ထားသည်ကို တွေ့ရသည်။

^{၁၁} တင်းဦး၊ ဦး။ ၁၉၆၁။ ၅၈၈။

^{၁၂} တင်းဦး၊ ဦး။ ၁၉၆၁။ ၅၈၈။

ဤသို့ ရေးဖွဲ့စည်းမှာ ဘေးတော်၏ အောင်မြင်မှုများကို မင်းသားလေး သိမြင်အားကျ အတုယူပြီး၊ ဂုဏ်ယူတတ်စေရန် ဖြစ်သည်။ အလောင်းမင်းတရား ရတနာသိယ် ကုန်းဘောင်ပြည်သို့ ရောက်သောအခါ ပိုနိမ့်ပိုမြင့်အရပ်မှ မင်းကြီးရဲထင်၊ မွန်အမှုထမ်းကောင်း ရဲခေါင်စံကျော် ဘားရားကြီးတို့ ဝင်ရောက်နိုဝင်လာသည်။ ရာဇ်ရာမြတ်လည်း အသက်ဘေးမှ လွတ်မြောက်ရန်အတွက် ခိုင့်လာကြောင်းကို-

“ပိုနိမ့်ပိုမြင့်၊ မြစ်နှင့်တောင်စပ်၊ ပုန်းကွယ်ရပ်က တုပ်ပျက်ထံနှီး၊ ဖူးရားကြီးနှင့်၊ တစ်သီးတစ်ခြား၊ ကိုယ်လွတ်ယားသည်၊ ဗညားဓမ္မရာဇ်၊ ခိုဝင်လှာသော်၊ ရာဇ်ရာမြတ်၊ စိတ်လက်ညွစ်၍၊ မချစ်ကိုယ်သက်၊ ဆင်မြင်းဆက်ပြီး၊ ကွပ်မျက်လွတ်ကြောင်း၊ သနားတောင်း၏” (ပိုဒ်-၃၀)

ဟု ရေးဖွဲ့ပြုခဲ့သည်။

ထိုပြင် ယော၊ ထီးလင်း၊ တောင်တွင်းစားတို့ သစ္စာခံပုံ၊ ပင်မဲ့ထီးမြို့၊ မှုလက်ပဲသီဟကျော်ထင်နှင့် မြို့ရွာသူကြီး အမှုထမ်းတို့ သစ္စာခံပုံကို-

“သူကောင်းရဲယောင်၊ ကြက်နှယ်စောင်လည်း၊ မြောင်ချောင်တသင်း၊ ယောထီးလင်းနှင့်၊ တောင်တွင်းချောင်းစား၊ ငါပင်ကားဟု၊ ထောင်စားဖောက်ပြန်၊ ကျင့်ယုတ်တန်သည်၊ ကျော်ဟူပြီ၊ စော်ဘွားညီလည်း၊ သစ်နှီးစွေ့လျက်၊ သိန်းတန်မျက်ကို၊ ဖက်လက် မညွတ်၊ စိတ်မာဆတ်၍၊ သေနတ်ဝန်မင်း၊ ချိုးဖွဲ့နင်းက၊ ချက်ခြင်းအောင်မြင်၊ သုံးပန်းဖျင်း၏၊ သည်ပြင်တသီး၊ ပင်မဲ့ထီးနှင့် စိုးကြီးထောင်သင်း၊ မင်းရွာမင်းတို့၊ ချင်းချင်းတို့က်လံ၊ မင်းဖြစ် ကြံလည်း၊ ဘုန်းတော်ကံအား၊ မင်းရွာစားလျှင်၊ ထံပါးခိုမို”^၂ ပိုဒ်(၃၃)

ဟုရေးဖွဲ့ပြုခဲ့သည်။ အလောင်းမင်းတရားသည် ပြည်တွင်းအေသာအသီးသီးကို မိမိ လက်အောက် ရောက်ရှိပြီး၊ စည်းလုံးညီညွတ်စွာ နေထိုင်နိုင်ရန် ဆောင်ရွက်ခဲ့သည်။

အလောင်းမင်းတရား၏ စည်းရုံးရေးစွမ်းအင် ထက်မြေက်ပုံကို တွေ့ရသည်။ အလောင်းမင်းတရားသည် နိုင်ငံတော် စည်းလုံးညီညွတ်ရေးအတွက် အကွဲကွဲ အပြားပြားဖြစ်နေသော မြန်မာနိုင်ငံကို စုစည်းရှုံးမှု မွန်များကို သိမ်းသွင်းခဲ့သည်။ အင်းဝကို ချို့တက်လာသော မွန်တပ်ကြီးကို နှိမ်နှင်းရာ၌ အလောင်းမင်းတရား၏

^၁ တင်းဦး၊ ဦး၊ ၁၉၆၁၊ ၅၈။

^၂ တင်းဦး၊ ဦး၊ ၁၉၆၁၊ ၅၉။

ရဲစွမ်းသတ္တိရှိမှု၊ စီမံခန့်ခွဲမှုကောင်းမွန်ခြင်းတို့ကြောင့် ဂြိုန်မင်း၏ တောင်ပံခတ်သံကို ကြားရရံဖြင့် နါးမင်းထွက်ပြေးရသကဲ့သို့ မွန်တို့သည် စား၊ လုံး၊ သေနတ်ကိုပင် မယူနိုင်ဘဲ အသက်လုကာ ထွက်ပြေးရပုံကို-

“တလိုင်းသူပုန်၊ ကြည်းရေကုန်တိ၊ ဂြိုန်တောင်ဟုန်း၊ နါးပုန်းသို့၊
ပျက်ပြုန်းကြောက်အေး၊ သက်လွတ်ပြေးသော်”^၁ ပိုဒ်(၃၃)

ဟု ရေးဖွံ့ဖြိုးသည်။ ဂြိုန်သည် နါးကို အမြန်ပြီး နါးက ဂြိုန်ကို ကြောက်ရုံး၊ ရသော ဥပမာဖြင့် မွန်တို့ အလောင်းဘုရားကို ကြောက်ရုံးပြီး၊ အသက်လုကာ ထွက်ပြေးရပုံကို ထင်ရှားအောင် ပြဆိုထားသည်။ လက်ရုံးစွမ်းအားဖြင့် နိုင်ငံတော် ဌီမ်းချမ်းအောင် စည်းရုံးဆောင်ရွက်နိုင်သော အလောင်းမင်းတရား၏ ဘုန်းတော်ကို တွေ့မြင်ပြီး အားကျုဂ္ဂက်ယူစိတ် ဖြစ်ပေါ်စေသည်။

စစ်ရေးစွမ်းရည်ထက်မြက်သော အလောင်းမင်းတရား၏ ဘုန်းတော်ကို မခံနိုင်၍ ရှမ်းမင်းစော်ဘွားများ လက်ဆောင်ပစ္စည်းဆက်သကာ ခိုဝင်လာပုံကို-

“ပဒေသရာဇ်၊ ဖြစ်သည်သီးခြား၊ ရှမ်းမင်းများလည်း၊ ရင်သား သမီး၊ ဆင်ကြီးမြင်းကောင်း၊ လုံးလျောင်းလက်နက်၊ လျှင်ကြောင်း ဆက်၍၊ ရွှေစက်ကျိုးနှံး၊ ဂျွှန်တော်ခံ၍”^၂ ပိုဒ်(၃၄)

ဟူ၍ ရေးဖွံ့ဖြိုးသည်။ ‘ရင်သားသမီး’၊ ‘ဆင်ကြီးမြင်းခေါင်း’၊ ‘လုံးလျောင်းလက်နက်’ ဆိုသော အသုံးများက တန်ဖိုးထားရသောအရာများကို ဆက်သကြရပါကြောင်း ထင်ရှား စေသည်။ ထိုနည်းဖြင့် အလောင်းမင်းတရားအပေါ် ရှမ်းစော်ဘွားတို့ ရုံးကြောက်ရပုံ ထင်ရှားစေသည်။ ‘ရွှေစက်ကျိုးနှံး’၊ ‘ဂျွှန်တော်ခံ၍’ ဟုသော စကားသုံးများကလည်း အလောင်းဘုရားအပေါ် ကြောက်ရုံးရှိသေကြရပုံကို ဖော်ပြနိုင်သည်။ အလောင်းမင်းတရားကို ကသည်းစော်ဘွားတို့က သမီးတော်များ ဆက်သသည်။ မိုးညှင်း၊ မိုးကောင်း၊ ကလေး၊ ခန္ဓါးအေသုံး စော်ဘွားများကလည်း သစ္စာခံသည်ကို-

“ဗန်းမော်စော်ဘွား၊ ဘုန်းတော်အားကြောင့်၊ ပြာထွားမွတ်ညက်၊ သမီးဆက်သော်၊ ရွှေစကြောရင်၊ မိုးညှင်းမိုးကောင်း၊ မိုင်းညာင့်၊ ကလေး၊ ကချင်ပေါ်နှုံး၊ မှန်းရက်ချိန်းသို့၊ စောင့်ထိန်းဂျွှန်ဆက်၊ သစ္စာရွက်”^၃ ပိုဒ်(၂၉)

^၁ တင်ဦး၊ ဦး။ ၁၉၆၁။ ၆၀။

^၂ တင်ဦး၊ ဦး။ ၁၉၆၁။ ၆၁။

^၃ တင်ဦး၊ ဦး။ ၁၉၆၁။ ၅၉။

“ကသည်းကလည်း၊ စော့ဘွားသိပ်ပြာ၊ လန့်ရင်းပါ၊ သစ္ာခံရွက်၊
ရင်သွေးဆက်သည်”^၁ ပိဋ္ဌ (၃၀)

ဟု ရေးဖွဲ့ထားသည်။ အလောင်းမင်းတရား၏ဘုန်းတော်ကို ကြောက်ချုံပြီး သစ္ာခံ
ကြသောသူများ၏ စိတ်ခံစားမှုပြင်းထန်ပုံ၊ ကိုယ်ရောစိတ်ပါ ကြောက်ချုံဘုန်လှပ်
နေကြပုံကို ‘လန့်ဖျပ်ရောင်စင်’ ဟူသော အဖွဲ့ဖြင့် ပြခဲ့သည်။

ထိုပြင် အလောင်းမင်းတရား၏ သစ္ာခံကြသည်ကို ‘သစ္ာရွက်’ ဟူသော
အဖွဲ့ဖြင့်ပြကာ စိတ်ထဲနှင့်လုံးသားထဲမှ လိုလိုလားလား သစ္ာခံကြပုံကို မြင်ယောင်
လာအောင် ဖွဲ့ပြထားသည်။ ကသည်းစော့ဘွားက မြန်မာမင်း အလောင်းမင်းတရားအား
ကြောက်ချုံပုံကို ‘စော့ဘွားလိပ်ပြာ၊ လန့်ရင်းပါ’ ဟု ဖွဲ့ပြခဲ့သည်။

စော့ဘွားများ၏ အလောင်းမင်းတရားအပေါ် ကြောက်ချုံမှု ပြင်းထန်ပုံကို
ဖော်ပြရင်း၊ အလောင်းမင်းတရား၏ ဘုန်းတန်ခိုးကြီးပုံကို ပိုမိုပေါ်လွင်စေသည်။
လက်အောက်ခံဒေသများကို စည်းရုံးသိမ်းသွင်းနိုင်ပြီး၊ ပြည့်တွင်းပြည့်ပ ဉာဏာအာကာ
ဖြန့်ကျက်နိုင်သော အလောင်းမင်းတရား၏ ဘုန်းတန်ခိုးကြီးမားပုံကို သိမြင်ပြီး
မင်းသားလေးနှင့် ချောင်းကြားနာဖတ်ရှုခံရသူအပေါင်း အားကျဂုဏ်ယူစိတ် ဖြစ်ပေါ်
စေသည်။

အလောင်းမင်းတရားသည် မွန်တို့ အခိုင်အမာပြုနှင့်စိုက်ရာ ဒရုံကိုသိမ်းယူပြီး
ရန်ကုန်ဟု သမုတ်ခဲ့ပုံကို စာဆိုက ချောင်းတွင်-

“တပ်ကြီးတည်၍၊ ပတ်လည်ရွာကျေး၊ ဗိုလ်လျှေးခပင်း၊ သိမ်းယူ
သွင်းပြီး၊ မတင်းရန်မှုန်၊ ရန်စကုန်ဟု၊ ရန်ကုန်အောင်ခန်း၊
သမုတ်မှုန်းရှင့်”^၂ ပိဋ္ဌ(၃၇)

ဟု ရေးဖွဲ့ပြသည့် အင်အားတောင့်တင်းပြီး အချက်အချာကျသော မွန်တို့ဒေသ ဒရုံထိ
သိမ်းယူနိုင်သော အလောင်းမင်းတရား၏ စွမ်းဆောင်မှုကို သိမြင်ပြီး အားကျ
ဂုဏ်ယူစိတ် ဖြစ်ပေါ်စေသည်။

ဟာသာဝတီမှ မွန်မင်း လက်နက်ချေသော်လည်း မွန်အမတ်များ၏ ပုန်ကန်မှုကြောင့်
လက်ရုံးစွမ်းရည်အပြည့်ဖြင့် တိုက်ခိုက်ခဲ့ရပုံကို တွင်းသင်းမင်းကြီး၏ ကျက်သရေ
ဉာဏ်ဖူးချို့ချောင်းတွင်-

^၁ တင်းဦး၊ ဦး၊ ၁၉၆၁၊ ၅၈။

^၂ တင်းဦး၊ ဦး၊ ၁၉၆၁၊ ၆၂။

“ကြည်းပြင်ရေစစ်၊ အဆစ်ဆစ်ကို၊ ချင်းလှစ်ဘာဘက်ကာ၊
လက်ရောက်ပါဖြင့်၊ စကြာတော်ဟန်၊ ရိုက်ရိုက်တူနဲ့မျှ၊ ဒဂုံန်
သန်လျင်၊ အောင်မြင်ရေးချက်၊ ဗိုလ်ရဲမက်တို့၊ ရဲခက်မာန်ရှူးဗျာ၊
နတ်ဘီလူးသို့၊ စစ်ဦးစီးဝါး၊ ပကိုးဓားနှင့်၊ မယားသားမြေး၊
မင်းသွေးမင်းမြေး၊ စိစစ်မကြွင်း၊ ဆင်မြှင်းကုန်စင်၊ သိမ်းယူ
ငင်သည်”^၁ ပိုဒ်(၁၅)

ဟု အသေးစိတ် ရေးဖွဲ့ပြသည်။ စာဆိုဦးတိုးကမူ ဤအပိုင်းကို ထည့်သွင်းစပ်ဆိုခြင်း
မပြုခဲ့ပေ။ တွင်းသင်းမင်းကြီး၏ ကျက်သရော့နှုံးချို့ချင်းမှာ စပ်ဆိုထားပြီးဖြစ်၍
တစ်ကြောင်း၊ ပဲခူးမင်း အည့်ခံပြီးမှ မွန်အမတ် ပုန်ကန်မှုဖြစ်ခြင်းကြောင့်တစ်ကြောင်း
စာဆို မထည့်ခဲ့ဟန်တူသည်။

အလောင်းမင်းတရားသည် ချင်းအဖွဲ့ခံမင်းသား၏ ဘေးတော်ဖြစ်ခြင်း၊
မင်းသား၏ မျိုးနှစ်ဖြစ်သော ကုန်းဘောင်ဆက် ထူထောင်သူဖြစ်ခြင်းတို့ကြောင့်
ချင်း၌ အလောင်းမင်းတရား၏ ပြည့်တွင်းပြည့်ပ စစ်ရေးအောင်မြင်မှုများကို
အသေးစိတ် ပြဆိုထားသည်။ စာဆိုသည် မိမိအရှင်သခင်၏ သားတော်ဖြစ်သော
ချင်းအဖွဲ့ခံမင်းသားကို အားကျအတုယူစေလိုသော၊ မင်းကောင်းမင်းမြတ် ဖြစ်စေ
လိုသော စေတနာဖြင့် ရေးဖွဲ့ဟန်တူသည်။ စာဆိုသည် အိမ်ရှုံးမင်း၏ ကျေးဇူးကို
သိပြီး၊ အိမ်ရှုံးမင်းသားကို ထူးချွန်ထက်မြေက်သော မင်းကောင်းမင်းမြတ်တစ်ပါး
ဖြစ်စေရန် ချင်းဖြင့် သိမ်းသွင်းစည်းရုံးထားခြင်း ဖြစ်သည်။

အလောင်းမင်းတရား၏ ဘုန်းတော်ကို ကြောက်ရုံး၍ ထားဝယ်၊ လင်းဇော်၊
တန်သံ့ရှိနှင့် မာလာယူကျွန်းရှိ မင်းအပေါင်းတို့ သီးကညာ၊ မြင်း၊ ဆင်၊ ရွှေ၊ ငွေ၊
အထည် ဆက်သကာ အသက်ပေး၍ သစ္စာခံကြသည်ကို-

“ဌာနပြောကျယ်၊ ထားဝယ် လင်းဇော်၊ တန်သံ့ရှိ၊ ရေသီတာလည်း၊
အစည်းမာလကာ၊ မူးသွားသွားမှု၊ ဖြူဝန်းရိပ်ကျင်း၊ ထီးဆောင်းမင်းတို့၊
သည်းတွင်းတုန်နှင့်၊ ကြားကလန်း၍၊ စင်သန့်ပြစ်ကွာ၊ ကညာ
မြင်းဆင်း၊ ရွှေဖျောင်းမြိုင်းလုံး၊ ဘိုးကျံးပြောက်တိုး၊ ထည်မျိုး
အုပ်ပေါင်း၊ ရွှေချောင်းငွေလျက်၊ ကိုယ်စီဆက်၍၊ အသက်အပ်နှံ၊
ကျွန်ချည်းခံမှ”^၂ ပိုဒ်(၄၁)

^၁ တင်ဦး၊ ဦး။ ၁၉၆၁။ ၂၆၆၁။

^၂ တင်ဦး၊ ဦး။ ၁၉၆၁။ ၂၆၆၁။

ဟု ရေးဖွံ့ဖြိုးသည်။ အလောင်းမင်းတရား၏ ပြည်တွင်းပြည်ပ ဉာဏ်ဖိန်ကျက်နိုင်ပုံကို တွေ့မြင်ပြီး အားကျဂုဏ်ယူစိတ် ဖြစ်ပေါ်စေသည်။

အလောင်းမင်းတရားသည် မတည်ပြုမဲ့သော ကသည်းဒေသကို သိမ်းသွင်းစည်းရုံးရန် စစ်ချိခဲ့သည်။ စစ်လမ်းခရီးကြမ်းတမ်းသော ကသည်းဒေသကို တိုက်ခိုက်သိမ်းယူနိုင်ပြီး ကသည်းစော်ဘွား ထွက်ပြီးသည်။ ကသည်းစော်ဘွား ထွက်ပြီးရာသို့လိုက်တိုက်ရာ ကသည်းစော်ဘွားမောင်နှစ်ဆွဲမျိုးများ ရရှိခဲ့ပြီး ကသည်းဒေသသည် အလောင်းမင်းတရားလက်အောက်သို့ ရောက်ရှိခဲ့သည်။ ဤသည်ကို-

“တလျောက်တိုင်းစည်၊ ကသည်းပြည်ကို၊ ရန်နှည်ရာသီ၊ ဘေးတော်ချိရှင့်၊ မထီခန့်ညား၊ ဟုံးစော်ဘွားလည်း၊ ညက်ထွားပြာဝင်း၊ အောင်မောင်းအောင်စည်၊ သံရှည်ရှင့်ကြွေး၊ သက်လျှောပေးပြီး” ထို့(၄၂)

ဟူ၍ ရေးဖွံ့ဖြိုးသည်။ စာဆိုသည် စစ်ချိတက်ပုံ၊ စစ်လမ်းခရီး၊ တိုက်ခိုက်ပုံကို အသေးစိတ် မဖွဲ့ပါ။ တွင်းသင်းမင်းကြီး၏ ကျက်သရော့နှစ်ဖူးချီးချင်း၌ အသေးစိတ် ဖွဲ့ပြုပြီးဖြစ်၍ မဖွဲ့ဖြစ်ပြီး အလောင်းမင်းတရားကိုယ်တိုင် ချိတက်တိုက်ခိုက်၍ သစ္စာခံ ဖြော်ပြီး၊ သတ်မိန်မှ လွှတ်ပေးသည်ကိုသာ ရေးဖွံ့ဖြိုးသည်။ ခန္ဓိပါရမီနှင့် ပြည့်စုံသော အလောင်းမင်းတရား၏စိတ်ဓာတ်နှင့် နှလုံးရည်စွမ်းအားဖြင့် ပြည်တွင်းပြည်ပ စုစုပေါင်း နိုင်သော စွမ်းဆောင်ချက်များကို တွေ့မြင်ပြီး ချစ်ခင်အားကျဂုဏ်ယူစိတ် ဖြစ်ပေါ်စေသည်။ ကသည်းဒေသ စစ်ချိပုံကို အလောင်းမင်းတရားအရေးတော်ပုံတွင်-

“ကွန်တော်အလွန်ပင်သာရွာမြောက်တွင် ကသည်းစော်ဘွား သားအလံစိန်ပန်မြင်းသုံးရာ၊ လေးကိုင်သုံးထောင်ကျော်တို့နှင့် ခံနေသည်ကို ညနေသုံးချက်တီးအချိန်တွင်တွေ့၍ တိုက်ကြလျှင် ကသည်းတို့မြင်းငါးဆယ်၊ လူငါးရာခန့် သေလေသည်နှင့် နေမဝင်မီ တပ်ပျက်၍ ပြီးလေ၏။ မင်းကြီးနော်ရထာတို့လည်း သောင်သွပ်ကြောင်းချီလာသည့် မင်းခေါင်နော်ရထာတို့လည်း ပေါင်းကြလေ၏။ မင်းခေါင်နော်ရထာလည်း သောင်သွပ်ကသည်းဆင်ပျုံတောင်သို့ ချိခဲ့ရ၏။ ‘တက်စိန်ကြောင်းချီလေသည့် မင်းကျော်နော်ရထာတို့ တပ်မှာ လူခုနစ်ရာကျော်မျှသာ ဖြစ်၍ အင်အားနည်းသေးသည်။ သူ့မြို့သူ့ရာ သို့လည်း ရောက်ချေပြီး၊ စစ်ဦးကျိုးစရို့မှုလည်း စစ်သည် ခဲ့မက်တို့ထမ်းအားတက်မည်။’ အမိန့်တော်ရှိ၍ ရွှေတောင်လက်ပဲကျော်နှင့်

[°] တင်ဦး၊ ဦး။ ၁၉၆၁။ ၆၄။

မြင်းတစ်ရာနှစ်ဆယ့်ရှစ်၊ သေနတ်ခုနှစ်ရာ ထပ်ဖြည့်ချီပြန်ရစေ၏။ တက်စိန်အရပ်တွင် မြင်းတစ်ထောင်ကျော် လူငါးထောင်ကျော်နှင့် ကသည်းမက္ခာလီခံနှင့်သည်ကိုတွေ့၍ တိုက်ကြလျှင် ကသည်းတို့ မခံနိုင်၍ သုံးကြောင်းသုံးသွယ်ကွဲ၍ ပြီးလေသည်ကို ထပ်လိုက်သည်။ မြင်းနှစ်ရာကျော် လူငါးရာခန့် သတ်လိုက်ရ၏။”^{၁၁}

“ကသည်းစောဘွားလည်း စစ်ပြုင်လိုသောစိတ် ရှိသည်ဖြစ်၏။ မင်းကျော်အာကာဗလနော်ရထာကို ကုလားရွာမြောက်လယ်ပြင်တွင် တပ်ချုပ်နေခိုက် ကသည်းစောဘွားညီ ဒုပ်ရာဇာ မြင်းတစ်ထောင်ကျော် လက်နက်ကိုင် လေးသောင်းခန့်နှင့် ဝန်းရံတိုက်ခိုက်လာသည်ကို ကသည်းတို့က အားကြီးလှသောကြောင့် ထွက်၍မတိုက်စုံ၊ တပ်တွင်း ကသာ ထိုးပစ်၍ရပ်ခံကြရ၏။ ယင်းသို့စဉ်တွင် ဘဝရှင်မင်းတရားကြီး တပ်တော်ဆိုက်လာ၍ သဏ္ဌာလပ်နိုစွမ်း၊ ရဲကတင်သော ရတနာ ထွေ့ခေါင် ဆင်တော်နှင့် ချုန်းဖွေ့၍ လွှတ်တော်မူသည်ကို မြင်လျှင် ဆင်စီး၊ မြင်းစီး၊ ခြေသည်သူရဲတို့ တစ်ယောက်မျှမနေခဲ့ ဆင်တော့ ရှေ့ချည်း တက်ကြကုန်၏။ မင်းကျော်အာကာတို့လည်း တပ်တွင်းက တစ်ယောက်မကျွန် ထွက်ကုန်ကြ၏။ ထိုသို့ မင်းမကရောင်ကိုယ်တိုင် တိုက်သည်ဖြစ်၍ ဒုပ်ရာဇာလည်း မြင်းကသည့်ထမ်းစင်နှင့် အနောက်တောင်သို့ တက်ပြီးလေ၍ အဆီးအတားမရှိ ပျက်လေ၏။ သေသည်များ၏။ ကသည်းစောဘွားလည်း ကုလားရွာ တပ်ပျက်သည် ကြားလျှင် မြို့နှင့်ခံသော်လည်း မခံနိုင်ရာ အမှတ်ရှိ၍ သားမယား တို့ကိုယူ၍ အနောက်ချင်းတောင်သို့ တက်ပြီးလေ၏”^{၁၂}

ဟု ပြဆိုထားသည်။ ကျက်သရေ့ဗုံးဖူးချီချောင်းတွင် တွင်းသင်းမင်းကြီးက ခက်ခဲသော ဒေသများကို တိုက်နိုင်သော အလောင်းမင်းတရား၏ လက်ရုံးရည်ကို အသားပေး ဖွဲ့သည်။ ဦးတိုးကမူ အလောင်းမင်းတရား၏ နှလုံးရည်ကို အဓိကထား၍ ဖွဲ့သည်။

အလောင်းမင်းတရားသည် ယိုးဒယားဒေသအထိ စစ်မျက်နှာ ဖြန့်ကျက်နိုင် ခဲ့သည်။ အလောင်းမင်းတရားသည် အိမ်ရှေ့မင်းသား(နောင်တော်ကြီးမင်း)အား ကုန်းဘောင်ပြည့်၍ မြို့စောင့်ထားကာ ယိုးဒယားသို့ ဆင်မြှင်းအလုံးအရင်း၊ လက်နက်

^{၁၁} လက်ပဲနော်ရထာ၊ ၂၀၀၉၊ ၂၀၁၁။

^{၁၂} လက်ပဲနော်ရထာ၊ ၂၀၀၉၊ ၂၁၁-၂၂၂။

ကိရိယာ အပြည့်အစုံဖြင့် စစ်ချိတက်ခဲ့သည်။ ယိုးဒယားမင်းလည်း စစ်နည်းပူဗ္ဗာ အစုံဖြင့် တိုက်ခိုက်သော်လည်း ရှုံးနိမ့်ခဲ့သည်။ ဤသည်ကို-

“ယိုးဒယားသို့၊ များသားလုံးရင်း၊ ဆင်မြင်းရဲမက်၊ လက်နက် ကိရိယာ၊ ဘယ်ညာဝန်းကျင်၊ အုတ်အင်သိမ့်သိမ့်၊ မြေနိမ့်ဘန်းနှင့်၊ ဘေးတော်မြန်းသော်၊ ရဲပန်းဆွတ်ချား၊ နတ်စစ်မျှူးသို့၊ ထူးထူး ကြိမ်းပ၊ သက္ကဇူဗျာဗ္ဗာ၊ အဖြာဖြာနှင့်၊ ဒွါရာပြည့်ရှင်၊ ဘမ်းငင် စားနီး၊ ကြိုလင့်ဆီးလည်း၊ ခရီးစင်တိုက်၊ ဖြန်းဖြန်းတိုက်သည်။ တုန်ရိုက်တည့်ဆုတ်ပြီး အသည်းခွေး” ပိုဒ်(၄၃)

ဟု ပြဆိုခဲ့သည်။ ယိုးဒယားမင်းလည်း ကြောက်ချုံကာ ဆင်ကောင်း၊ မြင်းကောင်း၊ သမီးကညာ ဆက်သကာ သစ္စာခံသည်။ ဤသည်ကို-

“ဒွါရာဝတီ၊ သံဂါနန်းရှင်၊ ကြောက်ငြင်တုန်း၊ ဆုတ်ပြီးသည်နောက်၊ သာလျောက်ပြေကြောင်း၊ မျှူးမတ်ပေါင်းနှင့် ဗွဲကောင်းကြန်မြတ်၊ ပတ်ယတ်စုံလင်၊ မြင်းဆင်ပလ္လာ၊ ကညာဖြူညီး၊ ဆက်သပြီး၍” ပိုဒ်(၄၄)

ဟု ရေးဖွဲ့ပြသည်။ မင်းသားလေးနှင့် ချောင်းဖတ်ရှုကြားနာသူတို့သည် ပြည်ပ ယိုးဒယားထိ စစ်ပွဲဆင်နှုံးကာ လက်ရုံးစွမ်းအားပြနိုင်သော အလောင်းမင်းတရား၏ စွမ်းဆောင်နိုင်မှုကို တွေ့မြင်ပြီး အားကျောက်ယူစိတ်ဖြစ်ပေါ်စေသည်။

အလောင်းမင်းတရား၏ မြန်မာပြည်စည်းရုံးသိမ်းသွင်းသော တိုက်ပွဲများမှ တစ်ဆင့် အလောင်းမင်းတရားသည် ဝေဖန်ထောက်ဆနိုင်မှု၊ စီမံခန့်ခွဲနိုင်မှု ကောင်းမွန်ပြီး၊ ဥာဏ်ပညာပြည့်စုံကာ လုပ်ရည်ကိုင်ရည်ရှိသူအဖြစ် တွေ့မြင်နိုင်သည်။

ခေါင်းဆောင်ကောင်း၏ နောက်မှာ လိုက်ပါရသော ထိုခေတ်ပြည်သူများ မှာလည်း အလောင်းမင်းတရားအပေါ် ယုံကြည်မှု၊ အားကိုးမှု၊ ချို့ခင်မှုများ ပြည့်နှက် နေမည်ဖြစ်သည်။ အလောင်းမင်းတရား၏ ပြည်တွင်းပြည်ပ တိုက်ပွဲအောင်မြင်မှု၊ လက်ရုံးစွမ်းရည်နှင့် စစ်ရေးဆောင်ရွက်ချက်များကို ပြဆိုခဲ့သဖြင့် ချောင်းအဖွဲ့ခံ မင်းသားလေးက ဘေးတော် အလောင်းမင်းတရားအား ရဲစွမ်းသတ္တိပြည့်ဝပြီး ဘုန်းတန်ခိုး ကြီးမားသော မင်းအဖြစ် သိမြင်ကာ အတူယူအားကျောက်ယူနိုင်သည်။

စာဆိုနှစ်ဦးလုံးတွင် အလောင်းမင်းတရား၏ နိုင်ငံစည်းရုံးရေးတွင် အမိက ကျသော စစ်ရေးဆောင်ရွက်ချက်များကို အမိက ရေးဖွဲ့ကြသည်။

^၁ လက်ပဲနောက်ရထာ၊ ၂၀၀၉၊ ၆၅။

^၂ တင်းဦး၊ ဦး၊ ၁၉၆၁၊ ၆၅။

စာဆိပါးတိုးက အကွဲကွဲအပြားပြားဖြစ်နေသော မြန်မာပြည်ကို စည်းရုံးသိမ်းသွင်းသော အလောင်းမင်းတရား၏ တိုက်ပွဲများကို ပြည့်ပြည့်စုစု ရေးဖွဲ့သည်။ စာဆိပါကိုယ်တိုင် အလောင်းမင်းတရားအပေါ် လေးစားကြည်ညိုပြီး မင်းသားလေးနှင့် ချင်းဖတ်ရှုကြားနာသူတို့ ကတိမှန်စိတ် ထက်သန်စေရန် ချင်းစာပေ၏ သဘော သဘာဝနှင့်အညီ ရေးဖွဲ့ခြင်း ဖြစ်နိုင်သည်။

ဦးတိုးသည် မင်းသားလေး၏ ဘိုးတော် နောင်တော်ကြီးမင်း၏ နိုင်ငံတော် စည်းရုံးသာယာရေးအတွက် ဆောင်ရွက်ခဲ့ပုံကို ချင်းဤပြဆိုထားသည်။ နောင်တော်ကြီးမင်းနှင့်တက်စအချိန် သဏ္ဌာရာ၏ ၁၁၂၂ ဘွဲ့ အလောင်းမင်းတရား၏ ပြည့်ဆောင်ဖက် ကျေးကျွန်းကြီး၊ မင်းခေါင်နော်ရထာသည် အင်းဝကို အချိုင်အမာပြုကာ ပုန်ကန်သည်။ နောင်တော်ကြီးမင်းသည် မင်းခေါင်နော်ရထာကို နှိမ်နှင့်ကာ ဖစ်စုစည်းခဲ့သော မြန်မာနိုင်ငံကို ဆက်လက်စုစည်းနိုင်ခဲ့သည်။ ဤသည်ကို-

“မင်းလှခေါင်၊ ဘွဲ့လျှံပြောင်ဘွင်၊ မင်းခေါင်နော်ရထာ၊ ထပ်ဆင့် ကာတိ၊ ရန်ညာချိုးဓာတ်၊ ပြည့်ခဲ့မတ်ဟု၊ လျောက်ပတ်ရည်ရွေး၊ မြို့ရွေးလျက်၊ မြတ်လေးကြည်ဖြူ။ ချီးစွာက်သူသည်၊ မင်းမှ ကျင့်ပြန်၊ မွောင့်ပုန်ကန်က၊ လျင်မြန်မလင့်၊ ဖျောက်ဖျောက်သင့်ဟု၊ ဘိုးရှင့်နောင်ဦး၊ ကျွန်းလုံးမှုးလွှင်၊ ချင်မှုးချီသိမ်း၊ စစ်ပွဲ ငြမ်း၏” ပိုဒ်(၄၅)

ဟုရေးဖွဲ့ခဲ့သည်။ နောင်တော်ကြီးမင်း၏ လက်ရုံးစွမ်းအားပြည့်စုံမှု၊ စစ်ရေး ထက်မြေက်မှု၊ ဖစ်စုစည်းထူးထောင်ခဲ့သော မြန်မာနိုင်ငံကို ဆက်လက်စည်းရုံးအောင် ဆောင်ရွက်နိုင်မှု စသော စည်းရုံးရေးဆောင်ရွက်ချက်များကို တွေ့ရပြီး မင်းသားလေး သိမ်းအားကျောက်ယူနိုင်စေရန် ဖြစ်သည်။

မင်းသားလေး၏ ဘိုးတော် ဆင်ဖြူရှင်မင်းသည် နိုင်ငံတော်စည်းရုံးရေးကို ဆောင်ရွက်နိုင်ခဲ့သော မင်းကောင်းမင်းမြတ်ဖြစ်ကြောင်း ဤချင်းဤပြဆိုထားသည်။ ဆင်ဖြူရှင်မင်းသည် ငင်းမယ်၊ လင်းငင်း၊ ယိုးဒယားဒေသများကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။ ဤသည်ကို-

[°] တင်းဦး၊ ဦး၊ ၁၉၆၁၊ ၆၅။

“မဖြောင့်သစ္ာ၊ ဒ္ဓါရာတိုင်းကား၊ ယိုးဒယားမင်း၊ ကျင့်ယွင်းလျှင်လည်း၊ ရန်စည်းဖြေဖြတ်၊ နှစ်ယောက်မတ်ကို၊ လျှောက်ပတ်သိမ်းယူ၊ စေတော်မှုက၊ ရှေးတူကျိုးနံ့၊ သစ္ာခံရှင့်”^{၁၁} ပိဋ္ဌ(၄၉)

ဟူ၍ ရေးဖွဲ့ပြခဲ့သည်။ ဘုရင့်နောင်လက်ထက်ကတည်းက မြန်မာသစ္ာခံဖြစ်ခဲ့သော ယိုးဒယားဒေသသည် ဆင်ဖြူရှင်မင်းလက်ထက်မှာလည်း မြန်မာသစ္ာခံအဖြစ် သိမ်းပိုက်နိုင်ခဲ့ပုံကို ပြဆိုခဲ့သည်။ မင်းသားလေးသည် ဘုံးတော် ဆင်ဖြူရှင်မင်း၏ အောင်မြင်မှုကို သိရှိပြီး အားကျဂုဏ်ယူစိတ် ဖြစ်ပေါ်စေသည်။

စာဆိုသည် မင်းသားလေး၏ ဘုံးတော် ဘုံးတော်ဘုရား(ဗုဒ္ဓမင်း)နှင့် ခမည်းတော် ရွှေတောင်မင်းသား(အိမ်ရှေ့မင်းသား)တို့၏ တိုက်ပွဲအောင်ပွဲများကိုလည်း ဘတိမာန်တက်ကြဖွယ် ထည့်သွင်းစပ်ဆိုထားသည်။ ဤသည်ကို-

“ကမ်းယံသံတဲ့ စိုးကဲပိုင်သ၊ ဓညဝတီ၊ ဌာနနိရခိုင်၊ ဦးကိုင်သနင်း၊ မင်းလည်းချံ့ကြောက်၊ ရွှေလက်ရောက်၍၊ တလျှောက်ပတ်ကုံး၊ ပြည်လုံးမကျန်၊ မူာက်လှန်သိမ်းယူ”^{၁၂} ပိဋ္ဌ(၇၁)

ဟု ရေးဖွဲ့ပြသည်။ ဘုံးတော်ဘုရားနှင့် သားတော် အိမ်ရှေ့မင်းသားတို့သည် တောင်တုန်းများကို ကျော်ဖြတ်ပြီး သံတွဲမြှုံးများအထိ တန်ခိုးအာဏာပျုံ့နှုံးကာ၊ တိုင်းပြည် စည်းရုံးရေး ဆောင်ရွက်နိုင်ခဲ့သည်။ မင်းသားလေးကလည်း ဘုံးတော်နှင့် ခမည်းတော် တို့၏ စွမ်းဆောင်ရည်အောင်မြှင့်မှုကို သိမြင်ကာ ဂုဏ်ယူစိတ် ဖြစ်ပေါ်စေသည်။

စာဆို(၂)ဦးသည် မင်းသားလေး၏ အမျိုးအနွယ်ဖြစ်သော အလောင်းမင်းတရား၊ နောင်တော်ကြီးမင်း၊ ဆင်ဖြူရှင်၊ ဘုံးတော်ဘုရား၊ ရွှေတောင်မင်းသားတို့၏ တိုက်ပွဲအောင်မြှင့်များကို ရေးဖွဲ့ကြသည်။ ဦးတိုးသည် တိုက်ပွဲအောင်မြှင့်မှုကို ရေးဖွဲ့ရှုံးတွင်းသင်းမင်းကြီးထက် ပိုစုံသည်။ ဧချင်းအဖွဲ့ခံမင်းသားသည် မိမိကို ချီးမြှင့် ကြောက်စားသူ၏ သားတော်ဖြစ်နေ၍ မိမိအမျိုးအနွယ်အပေါ် ဂုဏ်ယူတတ်စေရန် မင်းကောင်းမင်းမြတ်ဖြစ်စေရန် စေတနာအရင်းခံ၍ ဦးတိုးက ကျေးဇူးသိတတ်စွာ ရေးဖွဲ့ခြင်း ဖြစ်နိုင်သည်။

စာဆို(၂)ဦးလုံး ရေးဖွဲ့သော တိုက်ပွဲအောင်ပွဲအဖွဲ့များသည် ဧချင်းအဖွဲ့ခံ မင်းသားလေးနှင့် ဧချင်းဖတ်ရှုံးနာရုံးအပေါင်းကို မိမိအရှင်သခင်၊ မိမိလူမျိုး မိမိတိုင်းပြည်ကို ချုစ်ခင်မြတ်နိုးစိတ် ဘတိမာန်စိတ် ဖြစ်ပေါ်စေသည်။

^{၁၁} တင်းဦး၊ ဦး၊ ၁၉၆၁၊ ၆၈။

^{၁၂} တင်းဦး၊ ဦး၊ ၁၉၆၁၊ ၇၇။

မြဲင့်သုံးသပ်ချက်

တွင်းသင်းတိုက်ဝန်မဟာစည်သူ၏ ကျက်သရော့ချိန်းဖူးချီးချင်းတွင် မင်းသားလေး၏ ဘေးတော် အလောင်းမင်းတရား၏ တိုက်ပွဲအောင်ပွဲများကို အများဆုံးဖွဲ့ဆိုထားသည်။ အလောင်းမင်းတရား၏ တိုက်ပွဲအောင်မြင်မှုများအနက် မွန်တို့နှင့်တိုက်သော တိုက်ပွဲကို ဦးစားပေးဖော်ပြသည်။ ထိုအချိန်က မွန်(၃)ရပ်သည် မြန်မာပြည်အားလုံးကို ထွမ်းမိုးနိုင်ချိန်၊ ဘုန်းတန်ခိုးအကြီးမားဆုံးအချိန် ဖြစ်သည်။ ထိုအချိန်၏ မြန်မာမင်း အလောင်းမင်းတရားသည် အင်အားနည်းနည်းဖြင့် မွန်တို့ကို တိုက်ခိုက်နိုင်မှုသည် အလောင်းမင်းတရား၏ လက်ရုံးရည်စွမ်းအား၊ နှလုံးရည်စွမ်းအား၊ စီမံခန့်ခွဲနိုင်မှုများနှင့် စစ်ရေးကျမ်းကျင်မှုတို့ကြောင့် ဖြစ်သည်။ ဤအချက်ကိုပြလို၍ မွန်တို့နှင့်တိုက်သော တိုက်ပွဲများကို အသားပေးဖော်ပြခြင်း ဖြစ်သည်။ ထို့အပြင် ကသည်းဒေသ၊ ယဉ်ဗယားဒေသသို့ သွားရောက်တိုက်ခိုက်ပြီး အောင်မြင်ပုံ၊ ပြည်တွင်းပြည်ပ သောအာဏာဖြန့်ကျက်နိုင်ပုံများကို ဖော်ပြခဲ့ပါသည်။ အလောင်းမင်းတရား၏ ဘုန်းတော်နှင့်အောင်ပွဲများမှတစ်ဆင့် အလောင်းမင်းတရားမှ ဆင်းသက်လာသူများသည် ရဲစွမ်းသတ္တိရှိသူများဟု ဧရားကားနာသူများ သိမြင်ကာ ကြောက်ရွှံးယုံကြည်အားကိုးလာစေရန် ဖြစ်သည်။ ဧရားအဖွဲ့ခံမင်းသားကို အကြောင်းပြကာ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတစ်ခုလုံးက မင်းသားလေး၏ အမျိုးအနှစ်ကို အားကျေချစ်ခင်လာမည် ဖြစ်သည်။ စိတ်ဓာတ်ရရှင့်ကာ ဓာတ်မာန်ချစ်စိတ်များ ဖြစ်ပေါ်လာမည်။ ထိုစိတ်ဓာတ်များဖြင့်တိုင်းပြည်ကို အေးချမ်းသာယာအောင် လုပ်ဆောင်နိုင်မည် ဖြစ်သည်။ စာဆိုသည် အနာဂတ် မြန်မာပြည်သားများ အေးချမ်းသာယာရေး၊ စည်လုံးညီညွတ်ရေးကို ရည်ရွယ်ရေးဖွဲ့ခြားခြင်း ဖြစ်သည်။

ဘိုးတော်ဘုရားလက်ထက် တိုက်ပွဲအောင်ပွဲများတွင် ရရှိနိုင်သိမ်းနိုင်ပုံကို ဖွဲ့သည်။ ဘိုးတော်ဘုရားလက်ထက် ရရှိနိုင်ကို မင်းသားလေး၏ဖခင် အီမံရှုံးမင်းသား သိမ်းပိုက်နိုင်မှုသည် အကြီးမားဆုံးအောင်မြှင့်မှု ဖြစ်သည်။ အနော်ရထာနှင့် ဘုရှင့်နောင်လက်ထက်မှုစွဲ၍ မြန်မာနိုင်ငံတော် မည်မျှကျယ်ဝန်းစေကာမူ ရရှိပြည်ကား သီးခြားရှုံးခဲ့သည်။ ကုန်းဘောင်ဆင်ဖြာရှင်မင်း လက်ထက်မှာလည်း ထိုအတိုင်းပင် ဖြစ်သည်။ ဘိုးတော်ဘုရား၏ အမိန့်ဖြင့် မင်းသားလေး၏ခမည်းတော် အီမံရှုံးမင်းသား သွားရောက်သိမ်းပိုက်နိုင်ခဲ့၍သာ မြန်မာပြည်သည် ယနေ့မြေပုံအတိုင်း တစ်လုံးတစ်စည်းတည်းရှိလာခဲ့ခြင်း ဖြစ်သည်။ ဘိုးတော်ဘုရား၏ တန်ခိုးတော်နှင့် စီမံခန့်ခွဲမှုစွမ်းရည်ကို စာဆိုက ရရှိအောင်မြှင့်ပုံဖြင့် ပြခြင်း ဖြစ်သည်။ မင်းသားလေးသည် ဘေးတော်ဘိုးတော်များအပေါ် ကြည်ညိုလေးစားပြီး အားကျေအတုယူနိုင်ရန် ဖြစ်သည်။

ဦးတိုး၏ မင်္ဂလာမောင်ကြွေချီဇချင်းတွင် မင်းသားလေး၏ ဘေးတော် အလောင်းမင်းတရား၏ စစ်ရေးဖြင့် တိုင်းပြည်စည်းရုံးရေးဆောင်ရွက်ချက်များ တိုက်ပွဲအောင်ပွဲများကို အဓိကထားဖွဲ့သည်။ ဤသည်မှာ အလောင်းမင်းတရားသည် အကွဲကွဲအပြားပြား ဖြစ်နေသော မြန်မာပြည်အားလုံးကို သိမ်းရုံးစုစည်းနိုင်ခြင်း၊ မင်းသားလေး၏ ဘေးတော်ဖြစ်ခြင်း၊ ကုန်းဘောင်မင်းဆက်ကို ထူထောင်သူဖြစ်ခြင်း၊ ဧချင်းရေးဖွဲ့ချိန်နှစ်းစံနေသော ဘုံးတော်ဘုရား၏ စခင်ဖြစ်ခြင်းကြောင့် ဖြစ်သည်။ ထို့ပြင် အလောင်းမင်းတရား၏ တိုက်ပွဲအောင်ပွဲများ ပြည်တွင်းပြည်ပစည်းရုံးနိုင်မှုများကို ဧချင်းကြားနာဖတ်ရှုသူများ သိမြင်နိုင်သည်။ ထိုမှတဆင့် အလောင်းမင်းတရားမှ ဆင်းသက်လာသူများသည် ရဲစွမ်းသတ္တိရှိသူများဟု သိမြင်ကာကြောက်ချုံး ယုံကြည်အားကိုးလာရေးရန်ဖြစ်သည်။ မင်းသားလေး အပါအဝင် ဧချင်းကြားနာသူများမှာ အတုယူနိုင်ရန်ဖြစ်သည်။

ဧချင်းအဖွဲ့ခံ မင်းနှစ်းစည်မင်းသားလေး၏ ဘေးတော် အလောင်းမင်းတရားသည် အကွဲကွဲအပြားပြား ဖြစ်နေသော မြန်မာနိုင်ငံကို စုစည်းရာ၌ ပြည်တွင်း၌ မွန်များကို စုစည်းခဲ့သည်။ ပြည်ပဒေသဖြစ်သော ကသည်း၊ မဏီပူရ၊ ဇင်းမယ်ဒေသများကိုလည်းစည်းရုံးခဲ့သည်။ ပြည်တွင်းပြည်ပဒေသများကို တစ်စုတည်း စည်းလုံးအောင် ဆောင်ရွက်နိုင်သော အလောင်းမင်းတရား၏ ခေါင်းဆောင်ကောင်းပါသမှု၊ ဥာဏ်အမြော်အမြင်ကြီးမားမှု၊ စီမံခန့်ခွဲနိုင်မှု၊ စစ်ရေးစွမ်းရည်ထက်မြောက်မှု အရည်အသွေးများမှတဆင့် မင်းသားလေးအပါအဝင် ဧချင်းကြားနာဖတ်ရှုရသူများမှာ အားကျောက်ယူစိတ် ဘတိမာန်စိတ်များဖြင့် မိမိလူမျိုး မိမိတိုင်းပြည်ကို ကာကွယ်စောင့်ရှောက်မည့် မျိုးချစ်စိတ်၊ ဘတိမာန်စိတ်များ ဖြစ်ပေါ်စေသည်။

နိုင်း:

ဧချင်း(၂)စောင်လုံးရှိ ဧချင်းအဖွဲ့ခံမင်းသားနှင့် ဧချင်းဖတ်ရှုကြားနာရသူ အပေါင်းကို မျိုးချစ်စိတ် ဘတိမာန်စိတ်များ ဖြစ်ပေါ်စေသည်။ မျိုးချစ်စိတ်၊ ဘတိမာန်စိတ်ဘတ် ပြည့်ဝသူများရှိသောတိုင်းပြည်၊ မင်းကောင်းမင်းမြတ်အုပ်ချုပ်သော တိုင်းပြည်သည် ဧချမ်းသာယာမည် ဖြစ်သည်။ တိုင်းပြည်နှင့်လူမျိုး ဧချမ်းသာယာ ဝပြာစေရန် ဧချင်းစာပေက စွမ်းဆောင်ပေးနိုင်သည်ကို တွေ့ရသည်။

ကျမိုးကိုးဘရင်း

ကုလသား၊ ဦး၊ (၂၀၀၆)။ မဟာရာဇ်တော်ကြီး၊ ပထမတွဲ၊ ပဋိမအကြိမ်၊ ရန်ကုန်၊ ရပြည့်စာအုပ်တိုက်။

ကုလသား၊ ဦး၊ (၂၀၀၆)။ မဟာရာဇ်တော်ကြီး၊ ဒုတိယတွဲ၊ စတုတ္ထအကြိမ်၊ ရန်ကုန်၊ ရပြည့်စာအုပ်တိုက်။

ကုလသား၊ ဦး၊ (၂၀၀၆)။ မဟာရာဇ်တော်ကြီး၊ တတိယတွဲ၊ တတိယအကြိမ်၊ ရန်ကုန်၊ ရပြည့်စာအုပ်တိုက်။

တင်ဦး၊ ဦး၊ (တည်းဖြတ်)။ (၁၉၆၁)။ မင်းနန်းစည်စချင်းသုံးစောင်တွဲ။ ရန်ကုန်၊ မန်မာပြည်
သုတေသနအသင်း။


ဖိုးလတ်၊ ဦး၊ (၁၉၆၃)။ မန်မာစကားအဖွင့်ကျမ်း (၃-တွဲ)။ ရန်ကုန်၊ ပညာနန္ဒာပုံနှင့်တိုက်။


မဟာရေးသံလောက်။ (၁၉၆၃)။ ဝေါဟာရလိနတ္ထဒီပနီ၊ ဒုတိယအကြိမ်။ ရန်ကုန်၊ ဟံသာဝတီ
ပုံနှင့်တိုက်။


မောင်မောင်တင်၊ ဦး၊ (၂၀၀၄)။ ကုန်းဘောင်ဆက် မဟာရာဇ်တော်ကြီး၊ ပထမတွဲ၊
စတုတ္ထအကြိမ်။ ရန်ကုန်၊ တက္ကသိုလ်များသမိုင်းသုတေသနဦးစီးဌာန။


မောင်မောင်တင်၊ ဦး၊ (၂၀၀၄)။ ကုန်းဘောင်ဆက် မဟာရာဇ်တော်ကြီး၊ ဒုတိယတွဲ၊
စတုတ္ထအကြိမ်။ ရန်ကုန်၊ တက္ကသိုလ်များသမိုင်းသုတေသနဦးစီးဌာန။

မောင်မောင်တင်၊ ဦး၊ (၂၀၀၄)။ ကုန်းဘောင်ဆက် မဟာရာဇ်တော်ကြီး၊ တတိယတွဲ၊
စတုတ္ထအကြိမ်။ ရန်ကုန်၊ တက္ကသိုလ်များသမိုင်းသုတေသနဦးစီးဌာန။










ကုန်းဘောင်စေတ် မြန်မာပြည်ပြဧရိယာ



(စွယ်စံကျိုး အတွဲ ၁၊ စာမျက်နှာ ၃၇၄)